



COMMUNITY AGENCY FOR RURAL DEVELOPMENT

လူထုအကျိုးဆောင် ကျေးလက်ဖွံ့ဖြိုးရေးအဖွဲ့



BIENNIAL REPORT

2017-2018

(၂) နှစ်တာ ဖွံ့ဖြိုးရေးအစီအစဉ်
အစီရင်ခံစာ (၂၀၁၇-၂၀၁၈)



www.cadmm.org

Introduction

Dear Donors and Friends,

It is my honor to bring you your attention to our programs which we had implemented in remote areas for better living standards of people in Myanmar. Founded in 2004, CAD is one of the first four Myanmar local NGOs and we have served our people with our best skills, tireless zeal and our committed donors inside and outside Myanmar with holistic approach programs.

According to change of government in Myanmar and in the world, many funding agencies and implementing agencies are also following the interest of funding governments and agencies. Due to such policy shift in NGO sectors and funding policies, many emerging Myanmar NGOs who are not strategically stationed to face unexpected environments, are disappearing as well.

However, with our dedicated donors and partners inside and outside Myanmar, CAD is indeed constantly growing year by year in skills and thematic areas in very much professional way. During this two years (2017-2018), we have developed our institutional development program in (5) years' strategy, HR policy, Finance Policy, Code of Conducts and internal templates for administration procedures too.

Finally, I am very grateful to all our donors: One Body One Spirit, 3MDG Fund, Czech Embassy and Italy Bishops' Conference, and all our partners: Catholic Bishops' Conference of Myanmar, Love In Action, Chin Youth Organization, Greenland Social Development Organization, Sumthawng Development Organization and our Myanmar government.

With renewed thanks and best wishes,



Joseph Kung Za Hmung
Executive Director

February 22, 2019.

အမှာစာ

ခင်မင်ရပါသော အလှူရှင်များနှင့် မိတ်ဆွေများအားလုံး

ကျွန်တော့်အနေဖြင့် **လူထုအကျိုးဆောင် ကျေးလက်ဖွံ့ဖြိုးရေးအဖွဲ့အစည်း** ၏ ဤ (၂) နှစ်တာ ဖွံ့ဖြိုးရေးအစီအစဉ် (၂၀၁၇-၂၀၁၈) ခုနှစ်၏ အစီရင်ခံစာကို တင်ဆက်ခွင့်ရသည့် အတွက် အထူးပင် ဝမ်းသာပီတိဖြစ်ရပါသည်။

ယနေ့ခေတ်တွင် အလှူရှင်များ၏ မူဝါဒပြောင်းလဲမှုများကြောင့် ပြည်တွင်းရှိ ပေါ်ထွန်းစ အစိုးရမဟုတ်သောအဖွဲ့အစည်းများစွာသည် အလှူရှင်များ၏မူဝါဒသစ်အတိုင်းလုပ်နိုင်သော စွမ်းရည်များမရှိသေးခြင်းကြောင့် ရန်ပုံငွေများကိုမရရှိနိုင်ကြတော့ဘဲ တဖြည်းဖြည်းပျောက်ကွယ်လာနေကြပြီဖြစ်သည်။ ၎င်းအခြေအနေထဲတွင် ဘုရားသခင်၏ကျေးဇူးတော်၊ ကျွန်ုပ်တို့ ဝန်ထမ်းများ၏ တာဝန်ခံလုပ်ဆောင်ခြင်းနှင့် စီမံခန့်ခွဲမှုတို့ကြောင့် **လူထုအကျိုးဆောင် ကျေးလက်ဖွံ့ဖြိုးရေးအဖွဲ့အစည်း** သည် မပျောက်ကွယ်သွားဘဲ ပိုမိုအားကောင်းရှင်သန်လာနေပါသည်။

လူထုအကျိုးဆောင် ကျေးလက်ဖွံ့ဖြိုးရေးအဖွဲ့အစည်းသည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဝေးလံခေါင်သီသောဒေသများတွင်နေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ လူနေမှုအဆင့်အတန်းမြင့်မားလာရေး၊ စားဝတ်နေရေးဖူလုံရေး၊ ကျန်းမာရေးအသိပညာတိုးတက်ရေး၊ လူငယ်မောင်မယ်များ၏အသက်မွေးဝမ်းကျောင်းပညာသင်ကြားပေးရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် တောင်သူလယ်သမားများအား စိုက်ပျိုးရေးနည်းပညာများကို ပံ့ပိုးပေးရေးစသည့်တို့ကို ဘက်စုံချဉ်းကပ်သောမဟာဗျူဟာချမှတ်လျက် ၂၀၀၄ ခုနှစ်မှစတင်ပြီး အကောင်အထည်ဖော်ပေးနေပါသည်။

ဤဘက်စုံချဉ်းကပ်သော ဖွံ့ဖြိုးရေးမဟာဗျူဟာအစီအစဉ်ကို အကောင်အထည်ဖော်နိုင်ရန် အတွက် ဝိုင်းဝန်းကူညီပေးကြသော ပြည်တွင်းပြည်ပရှိ အလှူရှင်များ၊ စီအေဒီဝန်ထမ်းများ၊ အစိုးရနှင့် မိဘပြည်သူများအားလုံးကို အထူးကျေးဇူးတင်ပါရှိပါကြောင်းဖြင့် ဤစာအုပ်တွင် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

လေးစားစွာဖြင့်



ဆလိုင်းဂျိုးဇက်ကုန်ဇေယျာ
(အမှုဆောင်ညွှန်ကြားရေးမှူး)

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်။

အသိအမှတ်ပြုခြင်း

ကျွန်ုပ်တို့အဖွဲ့အစည်းသည် မြန်မာနိုင်ငံအတွင်းရှိ တောင်သူလယ်သမားများနှင့် ကျောင်းသူ ကျောင်းသားများ၏လူမှုဘဝကို မြှင့်တင်ပေးပြီး ပိုမိုကောင်းမွန်သော လူနေမှုနှင့် ပိုမိုဖူလုံသော စားဝတ်နေရေးအခြေအနေကိုဖန်တီးပေးရန်အတွက် အကောင်အထည်ဖော်လျက်ရှိပါသည်။ CAD ဝန်ထမ်းများအားလုံးနှင့် ဤဖွံ့ဖြိုးရေးအစီအစဉ်များနှင့် စာအုပ်ထုတ်ဝေခြင်းတို့ကို ငွေကြေး ထောက်ပံ့ပေးသောအလှူရှင် 3MDG (Three Millennium Development Goal Fund), Italy Bishops' Conference, Czech Republic Embassy and One Body One Spirit (OBOS) တို့အား အထူးကျေးဇူးတင်ရှိကြောင်း ဤစာအုပ်တွင် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

မသက်ဆိုင်ကြောင်း ကြေညာခြင်း

ဤစာအုပ်တွင် ရေးသားထုတ်ပြန်ထားသော အကြောင်းအရာများသည် ဤစာအုပ်နှင့် အစီအစဉ်တို့အတွက် လိုအပ်သောငွေကြေးများကို ထောက်ပံ့ပေးသောအလှူရှင်နှင့် လုံးဝသက်ဆိုင်ခြင်း မရှိကြောင်း အသိပေးကြေညာအပ်ပါသည်။

CAD နောက်ခံသမိုင်း

ဆလိင်းဂျိုးဇက်ကုန်ဇမ္ဗန်း (ခ) ဝင်းလိုင်ဦးက လူထုအကျိုးဆောင်ကျေးလက်ဖွံ့ဖြိုးရေးအဖွဲ့ **Community Agency for Rural Development (CAD)** အဖွဲ့အစည်းကို ၂၀၀၄ ခုနှစ်၊ မေလ (၄) ရက်နေ့မှ စတင်၍ ချင်းပြည်နယ်တွင် ဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။ CAD သည် အစိုးရမဟုတ်သော မြန်မာအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ထားပြီး လူမှုဂရုဏာလုပ်ငန်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များကို ဆောင်ရွက်ခဲ့သည်။ CAD ၏ နည်းဗျူဟာမှာ စီမံချက်ကျေးရွာများ ရှိ လူထုဦးဆောင်သော အဖွဲ့အစည်းများအား စွမ်းဆောင်ရည်မြှင့်တင်ပေးရန်နှင့် ၎င်းတို့၏ အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကို အားကောင်းလာစေရန်ဖြစ်သည်။ ယခု 3MDG စီမံချက်တွင် CAD သည် ချင်းမျိုးနွယ်စုများအတွက် မိခင်နှင့် မွေးကင်းစကလေး ကျန်းမာရေး ဝန်ဆောင်မှုများတွင် တာဝန်ခံယူမှု၊ ကျားမတန်းတူညီမျှရေး နှင့် အားလုံးတန်းတူ ပါဝင်နိုင်ရေး စသည့်အချက်များကို မြှင့်တင်ပေးနိုင်ရန်အတွက် ဒေသတွင်းရှိ လူထုအခြေပြုအဖွဲ့အစည်း (CBOs) သုံးဖွဲ့နှင့်အတူ ပူးပေါင်း ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက် ရာတွင် “စုပေါင်းအင်အား အသံစုများ” ၏ အခြေခံအချက်များကို ပြန်လည် အသုံးပြုထားသည်။

CAD သည် ချင်းပြည်နယ်တွင် ၂၀၀၄ ခုနှစ်မှ စတင်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ သောကြောင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် လူထုအခြေပြုအဖွဲ့အစည်းများအား လှုံ့ဆော်နိုင်မှုနှင့် လူမှုဂရုဏာလုပ်ငန်းများတွင် အားသာချက်များရှိသည်။ CAD သည် ယခုအခါတွင် ချင်းပြည်နယ်၌ ဟားခါး၊ ထန်တလန်နှင့် မတူပီမြို့နယ်များတွင်လည်းကောင်း၊ စစ်တိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်တွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်တို့တွင်လည်းကောင်း အစားအစာ လုံခြုံစိတ်ချမှုနှင့် အသက်မွေးဝမ်းကျောင်းခြင်း ဆိုင်ရာစီမံချက်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပဋိပက္ခများအား စီမံခန့်ခွဲခြင်းနှင့် ဘေးအန္တရာယ်ကျရောက်ခြင်းမှ သက်သာစေခြင်းနှင့် လူထု အခြေပြုအဖွဲ့အစည်းများအား စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းတို့နှင့်သက်ဆိုင်သောစီမံချက်များ ဆောင်ရွက်လျက်ရှိသည်။ CAD ၏ နည်းဗျူဟာမှာ စီမံချက်ကျေးရွာများရှိ လူထုအခြေပြုအဖွဲ့ အစည်းများနှင့် ရပ်ရွာလူထု၏စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်းဖြစ်သည်။ ကျွန်ုပ်တို့အဖွဲ့အစည်း၏

အားသာချက်မှာ တာဝန်ယူမှု၊ တာဝန်ခံမှု၊ သာတူညီမျှမှုနှင့် အားလုံးပါဝင်နိုင်မှုတို့တွင် ရပ်ရွာလူထုကို အခြေပြု၍ ချဉ်းကပ်နိုင်ခြင်းဖြစ်ပြီး ကျွန်ုပ်တို့၏ ရပ်ရွာနှင့် ကောင်းမွန်စွာချိတ်ဆက်နိုင်မှုသည် အရင်းအမြစ်များပါဝင်လာအောင် လွယ်ကူစွာလှုံ့ဆော်နိုင်ခြင်းဖြစ်သည်။ CAD သည် ဟားခါးတွင် ရှိနှင့်ပြီးသော စီမံချက်ရုံးနှင့် လုပ်ငန်းများကိုအသုံးပြု၍ စုပေါင်းအင်အားအသံစုများ လူထုအခြေပြု စီမံချက်ကိုစတင်ခဲ့ပြီး ရန်ကုန်မြို့ရှိ CAD ရုံးချုပ်မှ လိုအပ်သောညှိနှိုင်းဆောင်ရွက်မှုများ၊ ပစ္စည်းထောက်ပံ့ရေး၊ ငွေကြေးဆိုင်ရာတာဝန်ယူမှု၊ တာဝန်ခံမှုတို့နှင့် ပွင့်လင်းမြင်သာမှုရှိစေရေးတို့အတွက် ဆက်လက်ပံ့ပိုးကူညီပေးခဲ့သည်။

- Our Vision အနာဂတ် ပျော်ပျော်ချက် -

CAD is committed to holistic development in rural community, using its utmost capacity and modern technology.

ကျွန်ုပ်တို့သည် ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှု ကင်းစင်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ခေတ်မီနည်းပညာများအသုံးပြု၍ ပြည့်ဝသောစွမ်းဆောင်ရည်ဖြင့် ဆောင်ရွက်မည်။

- Our Mission မဟာဗျူဟာလမ်းစဉ် -


CAD works for sustainable socio-economic development of rural community in multi-sectorial approach and community partnership.

ကျွန်ုပ်တို့သည် ကျေးလက်နေပြည်သူများ၏ လူမှုဘဝတိုးတက်မြင့်မားစေရန် ကဏ္ဍပေါင်းစုံဖြင့်ချဉ်းကပ်၍ ဘက်စုံနည်းပညာအသုံးပြုကာ လူထုနှင့် လက်တွဲဆောင်ရွက်သွားမည်။

- Our Goal ကျွန်ုပ်တို့၏ ပန်းတိုင် -

Rural community have increased their capacity to ensure human rights and developmental needs, and then improved their socioeconomic status.

ကျေးလက်နေပြည်သူများသည် မိမိတို့၏အခြေခံလူ့အခွင့်အရေးများနှင့် ဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက်များကို ဖော်ဆောင်ရန် စွမ်းရည်များတိုးတက်လာပြီး လူမှုစီးပွားရေးမြင့်မားလာစေရန်





ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထဲရေးဝန်ကြီးဌာန
အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ပြုရေးနှင့်ကြီးကြပ်ရေးဝုခက်အဖွဲ့

အသင်းအဖွဲ့ ဖွဲ့စည်းခွင့်လက်မှတ်

ရန်ကင်း တိုင်းဒေသကြီး/ပြည်နယ် မြစ်ကြီးနား မြို့နယ်
ကနဦးကော်မတီနှင့် အဖွဲ့ဝင်များ/အဖွဲ့အစည်းများ အဖွဲ့အစည်း ဝန်ထမ်းများ

အမှတ် (၁၀၅) တွင် ဖွင့်လှစ်ထားသော
ပုံနှိပ်ရေး၊ စာအုပ် ရေးသားရေး ဖွဲ့စည်းရေးအဖွဲ့
အဖွဲ့အစည်းများ ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေနှင့်အညီ ဖွဲ့စည်းခွင့်ပြုလိုက်သည်။

ဝက်ပြပါအသင်းအဖွဲ့၏ မှတ်ပုံတင်လက်မှတ် အမှတ်သည် (၂၂ ၅၀၀) မြစ်ကြီး
၂၀၁၀ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့အထိ အတည်ဖြစ်ပါသည်။

အသင်းအဖွဲ့သည် ဤမှတ်ပုံတင်လက်မှတ်ကျော်သက်တွင် ဖော်ပြထားသော
စည်းကမ်းချက်များကို လိုက်နာရမည်။

အထိန်းအရ



Handwritten signature in blue ink: [Signature]
Date: ၁၂/၂/၂၀၁၇

အတွင်းရေးမှူး (ကိုယ်စား)

(ဦး ဝင်း၂၊ ဖွဲ့စည်းရေးမှူး)

ခုနှစ် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်

Notarial Translation



**Government of the Republic of the Union of Myanmar
Ministry of Home Affairs,
Forming of Organization Supervisory Central Committee**

Permit to form organization

This permit is granted to **COMMUNITY AGENCY FOR RURAL DEVELOPMENT** situated at No.(705), Kannar Street, Kan Thar Yar Plaza , Kyimyindine Township, Yangon Region in accordance with the Law relating to forming of Organizations.

The Permit No. of the said Organization is **(2278)** which expires on **31st December, 2018.**

The Organization shall abide by the Terms and Conditions mentioned on the reverse side.

Official Seal

By Order,

Sd/- x x x

(for) Secretary

(Toe Win , Joint Secretary)

Date : 11th July, 2014.

AUTHENTICATED, true and correct English translation.



Regd : No. 3374/2014

25 SEP 2014

U THANTIN B.A., B.L
Advocate & Notary Public,
No.567 (G/F), Merchant Street,
Kysuktada Township, Yangon,
Republic of the Union of Myanmar
Tel : 01 - 242296

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထဲရေးဝန်ကြီးဌာန
ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့

ပြည်တွင်းအသင်းအဖွဲ့မှတ်ပုံတင်လက်မှတ်

.....ရန်ကုန်..... တိုင်းဒေသကြီး/ပြည်နယ်၊ကြည့်မြင်တိုင်... မြို့နယ်၊
ကျေးညိုကန်၊ ရပ်ကွက်၊ ကြည့်မြင်တိုင်အောက်လမ်း၊ အစန်း(၇၀၅)၊ (၇)လွှာ၊ ကမ်းသာသာ၊
အိမ်ရာကမ်းနားစားမှတ်တိုင်...တွင်ဖွင့်လှစ်ထားရှိသော... လူထုအကျိုးအောင်... ကျေးလက်
ဖွံ့ဖြိုးရေးအဖွဲ့ (Community Agency for Rural Development.) အား
အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ မှတ်ပုံတင်လက်မှတ် လဲလှယ်
ထုတ်ပေးလိုက်သည်။

ဖော်ပြပါအသင်းအဖွဲ့၏ မှတ်ပုံတင်လက်မှတ် အမှတ်သည် ၁/ဖြည့်ထွန်း/၁၇၅၁
ဖြစ်၍ ၂၀၂၃...ခုနှစ်၊ ဒီဇင်ဘာ လ၊ (၃၁)ရက်နေ့အထိ အတည်ဖြစ်ပါသည်။

အသင်းအဖွဲ့သည် ဤမှတ်ပုံတင်လက်မှတ်ကျောဘက်တွင် ဖော်ပြထားသော
စည်းကမ်းချက်များကို လိုက်နာရမည်။



(Handwritten signature)
ဥက္ကဋ္ဌ (ကိုယ်စား)
ထင်မြင့်၊ အထွင်းရေးမှူး
(Handwritten initials)

ရက်စွဲ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ လ၊ ၂၆ ရက်။

Notarial Translation

REPUBLIC OF THE UNION OF MYANMAR
MINISTRY OF HONE AFFAIRS
APPROVAL FOR ESTABLISHMENT OF ASSOCIATION



Certificate for Establishment of Association

COMMUNITY AGENCY FOR RURAL DEVELOPMENT, opening at Strand Market Bus Stop, Kan Tharyar Housing, 7-Floor, Room(705), Kyimyindine Lower Street, Makyeedan Ward, Kyimyindine Township, Yangon Region, is allowed to establish in accordance with the establishment of Association Law.

The Certificate for establishment of association of above Association is **1/local/0851** and enforced up to **31st December, 2023**.

The Association shall be abide by terms shown in back page of this certificate.

[Round seal of

Approval for Establishment of Association
and Control Central Board
Ministry of Hone Affiars
Union of Myanmar]
Date : 26th October, 2018.

Sd/-xxx
(for) Chairman
Tin Myint, Secretary
Sd/-xxx Sd/-xxx Sd/-xxx

AUTHENTICATED, True and correct English Translation.



U HLA WIN
B.Sc, H.G.P, R.L, D.B.J, D.M.L, D.I.L, M.Dev.S
ADVOCATE & NOTARY PUBLIC
NO.25, 35 STREET, KYAUKTADA TOWNSHIP, YANGON
REPUBLIC OF THE UNION OF MYANMAR.
TEL: 09-2029179

Doc: No 027 | T



22 FEB 2019

(A). Comprehensive Rural Innovative Development
ဘက်စုံဆန်းသစ်သောကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံချက်

Project Background (Managed by Hnaring Sub-Office)

According to UNDP report, Chin state is the poorest region in Myanmar having 73% of households living under extreme poverty. In accordance with our nutritional survey in these townships, malnourished children account 15% of the total under-five population. It is hilly and mountainous, having an average altitude of 4,000 ft. This makes transportation of food and other commodities difficult and costly and communication limited. In addition, only a few villages can be accessed by car during rainy season. The main livelihood is agriculture using traditional shifting cultivation, the practice of which without adequate inputs and proper land reclamation mechanism is found to be mainly responsible for rapid degradation of forests, depletion of soil properties, and finally low crop yield. While the normal crop yield is already low, the rodent outbreak in 2008 worsened the situation of food insecurity and malnutrition. The food security assessment report of WFP indicated that 85% of sampled households are indebted and need to repay loans and also that loans were taken mainly to purchase food. Most people in the region have little knowledge about health in terms of prevention and treatment of common diseases. Drinking water is conveyed in makeshift bamboo from sources that are distant and usually dry up in summer months, thereby limiting the availability of drinking water. Water scarcity and limited knowledge of people about personal hygiene and domestic and environmental sanitation often cause water borne diseases. Difficult livelihoods provoke increas.

စီမံကိန်းနောက်ခံ အကြောင်းအရာ (နှာရိန်းရုံးခွဲ၏ စီမံချက်)

ချင်းပြည်နယ်သည် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှုအနည်းဆုံးဒေသဖြစ်ပြီး အဆိုပါဒေသမှ အိမ်ခြေ ၇၃ ရာခိုင်နှုန်းသည် ဆင်းရဲစွာနေထိုင်လျက်ရှိသည်။ UNDP မှ အာဟာရဆိုင်ရာ စစ်တမ်း

ကောက်ယူထားချက်အရ အဆိုပါမြို့နယ်များတွင် အာဟာရချို့တဲ့သော (၅) နှစ်အောက်ကလေးများသည် (၁၅) ရာခိုင်နှုန်းခန့်ရှိသည်။ ပျမ်းမျှအားဖြင့် ပေပေါင်း (၄၀၀၀) ကျော်သော တောင်တန်းဒေသတွင် နေထိုင်ကြသူများဖြစ်သည့်အတွက် အစားအစာနှင့် လူ့အသုံးအဆောင်ပစ္စည်းများ သယ်ယူပို့ဆောင်ရန်အခက်အခဲရှိသည့်အပြင် သယ်ယူစရိတ်များလည်း ကြီးမားသောဒေသဖြစ်သည်။ ဆက်သွယ်ရေးလမ်းကြောင်းများလည်း ခက်ခဲသောနေရာဒေသဖြစ်သည်။ မိုးတွင်းရာသီတွင် ကျေးရွာအနည်းငယ်သို့သာ ကားလမ်းဖြင့် သွားရောက်နိုင်သည်။ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းများမှာ မိရိုးဖလာရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးစနစ်ဖြစ်သည်။ အဆိုပါစနစ်ကြောင့် သစ်တောများပြုန်းတီးခြင်း၊ မြေဆီလွှာခမ်းခြောက်ခြင်းကြောင့် သီးနှံများအထွက်တိုး နှုန်းကျဆင်းခြင်း၊ ၂၀၀၈ တွင်ဖြစ်ပေါ်ခဲ့သော သီးနှံဖျက်ကြွက်များကြောင့် ကပ်ဘေးကျရောက်ခဲ့ပြီး ဒေသတွင်းရှိ ပြည်သူများ၏ စားဝတ်နေရေးခက်ခဲမှုနှင့် အာဟာရပြည့်မီစွာ မရရှိမှုများ ပိုမိုဆိုးရွားလာခဲ့ပါသည်။ WFP ၏ စားဝတ်နေရေးဖူလုံမှုစစ်တမ်း ကောက်ယူတိုင်းတာချက်အရ ၈၅ ရာခိုင်နှုန်းသော အိမ်ခြေများသည် ကြွေးမြီများတင်လျက်ရှိပြီး စိုက်ပျိုးရေးချေးငွေများကို စိုက်ပျိုးရေးအတွက် အသုံးပြုနိုင်ခြင်း မရှိပဲ လတ်တလော စားဝတ်နေရေးအတွက်သာဖြေရှင်းခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဒေသတွင်းရှိ လူအများစုသည် ကျန်းမာရေးပတ်သက်၍ ဗဟုသုတနည်းပါးမှုကြောင့် ရောဂါ ကြိုတင်ကာကွယ်ခြင်း၊ ကုသခြင်းနှင့် ရာသီပေါ်ကူးစက်ရောဂါများအကြောင်းကို သိရှိနိုင်မှု နည်းပါးခဲ့သည်။ သောက်သုံးရေရရှိမှုအနေဖြင့်လည်း ရေကို ဝေးလံခေါင်းပါးသောနေရာမှ ခက်ခက်ခဲခဲရယူပြီး နွေရာသီတွင် သောက်သုံးရေရှားပါးပြတ်လပ်မှု ပြဿနာများ ကြုံတွေ့ခဲ့ရသည်။ ရေရှားပါးမှုကြောင့် တကိုယ်ရည်သန့်ရှင်းရေး၊ အိမ်နှင့် ပတ်ဝန်းကျင်သန့်ရှင်း ရေးပြုလုပ်နိုင်မှုမရှိသောကြောင့် ရေနှင့် ပတ်သက်သော ကူးစက်ရောဂါများဖြစ်ပေါ်ခဲ့သည်။

Project Goal

Sustainable livelihood and integrated community development are improved for upgrading quality of community lives.

စီမံကိန်း၏ ရည်မှန်းချက်

ကျေးလက်နေပြည်သူများ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် စားဝတ်နေရေးဖူလုံမှု မြင့်မားလာစေရန်

Project Objectives

1. Increase water availability for farms
2. Improve life-skills of local youth
3. Promote Legal awareness of community by media
4. Promote democracy and good governance in communities
5. Improve first aid skills of quacks for local public healthcare
6. Eradicate child illiteracy in remote areas
7. Developed rural transport sector for economic interaction, better movement

စီမံကိန်း၏ ရည်ရွယ်ချက်များ

- ၁။ လယ်ယာမြေများအတွက် ရေရရှိမှု တိုးတက်လာစေရန်
- ၂။ ဒေသခံလူငယ်များ၏ အသက်မွေးဝမ်းကျောင်းပညာရပ်များ တိုးတက်လာစေရန်
- ၃။ လူမှုကွက်ယက်များအားဖြင့် ဥပဒေဆိုင်ရာအသိပညာများကို ဖြန့်ဝေပေးရန်
- ၄။ လူထုကြားတွင် ဒီမိုကရေစီနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးအကြောင်း ဖြန့်ဝေပေးရန်
- ၅။ ဒေသတွင်းလူထုကျန်းမာရေးစောင့်ရှောက်မှုများအတွက် အရပ်ဖက်ဆေးဆရာများ၏ ရှေးဦးသူနာပြုနည်းများ တိုးတက်လာစေရန်
- ၆။ ဝေးလံခေါင်းဖျားသောဒေသများတွင် စာမတတ်သူ ပပျောက်စေရန်
- ၇။ ပိုမိုကောင်းမွန်သော ကုန်သွယ်ရေးအတွက် ကျေးလက်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်

Under the OBOS Comprehensive Rural Innovative Development (CRID) project, these

- are the main activities, -
- Farm iron fencing
 - Farm irrigation
 - Car road construction
 - Girls tailoring training

- First aid training for informal health service providers
- Democracy and human rights training
- Media publication
- Early child care development

ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးရေးစီမံချက်အောက်ရှိ အဓိကလုပ်ငန်းများ

- လယ်ယာမြေအတွက် သံဆူးကြိုး ထောက်ပံ့ခြင်း
- လယ်ယာမြေအတွက် ရေပိုက်များ ထောက်ပံ့ပေးခြင်း
- ကားလမ်းများ ဖောက်လုပ်ခြင်း
- အမျိုးသမီးများအတွက် စက်ချုပ်သင်တန်းဖွင့်လှစ်ခြင်း
- အရပ်ဖက်ဆေးဆရာများအတွက် ရှေးဦးသူနာပြုသင်တန်းပေးခြင်း
- ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာသင်တန်းပေးခြင်း
- မူကြိုကလေးငယ်များအား ထောက်ပံ့ပေးခြင်း

1. Farm Iron Fencing တောင်သူများအား သံဆူးကြိုးထောက်ပံ့ပေးခြင်း

In Chin State, most of farms are not protected by fence and traditionally domestic animals (cows, buffaloes) are grassing without any watcher. Therefore they entered farms and destroyed/ate crops and vegetables of farmers. Farmers lost income from crops and vegetables. Therefore CAD support



wire-iron for farm fencing so that animals dare not enter farms and farmers earn high income as well. By having secure boundary of farms, farmers have higher motivation for cultivate year round crops and vegetables in the farms. Such motivated spirit of farmers, has increased higher regional food product for food security.

ချင်းပြည်နယ်ရှိ တောင်ယာလုပ်ငန်းအများစုမှာ မိရိုးဖလာနည်းအရ တောရိုင်းတိရိစ္ဆာန်များ၏ ရန်မှကာကွယ်ရန်အတွက် သစ်သားတိုင်များဖြင့်ကာရံပြီး အကာအကွယ်ပြုကြသည်။ အဆိုပါ အတားအဆီးများကို တောရိုင်းတိရိစ္ဆာန်များမှ အလွယ်တကူဖျက်စီးပြီး စိုက်ခင်းများအတွင်း ဝင်ရောက်သည့်အတွက် ကောက်ပဲသီးနှံများဆုံးရှုံးပြီး အထွက်နှုန်းများကျဆင်းခဲ့ရသည်။ ထို့ကြောင့်

တောရိုင်းတိရိစ္ဆာန်များ ဝင်ရောက်ဖျက်စီးမှုမှ ကာကွယ်ရန်နှင့် သီးနှံအထွက်နှုန်းများ တိုးကာ ဝင်ငွေတိုးတက်စေရေးအတွက် စီအေဒီမှ သံဆူးကြိုးများကို တောင်သူများအား ထောက်ပံ့ပေးခဲ့သည်။ ထိုသို့ လုံခြုံစိတ်ချရသော သံဆူးကြိုးများကို ထောက်ပံ့



ပေးခဲ့သည့်အတွက် တောင်သူလယ်သမားများမှ တစ်နှစ်ပတ်လုံး သီးနှံများစိုက်ပျိုးနိုင်ပြီး ရာသီလိုက် သီးနှံများကို ပြောင်းလဲစိုက်ပျိုးရန် စိတ်အားထက်သန်လာခဲ့သည်။ ထိုကဲ့သို့ တောင်သူလယ်သမားများများပြားတိုးတက်လာသည့်အတွက် ဒေသတွင်း စားနပ်ရိက္ခာဖူလုံမှုရှိခဲ့ပါသည်။

2. Pipe Support for Farm Irrigation

တောင်ယာစိုက်ခင်းများအတွက် ရေပိုက်ထောက်ပံ့ခြင်း

CAD provided pipe irrigation support for terracing farms which are not getting enough water because of drought and distance from water resources have increased farm production than before. The income of the farmer family increased by selling the planting food to the market.



မိုးခေါင်ပြီး စိုက်ပျိုးရေမရရှိသော နေရာများရှိ စိုက်ခင်းများအတွက် စီအေဒီမှ ရေသွင်းစိုက်ပျိုးနိုင်ရန် ရေပိုက်များ ထောက်ပံ့ပေးခဲ့သည့်အတွက် သီးနှံအထွက်နှုန်းများမှာ ယခင်ကထက် ပိုမိုတိုးပွားလာခဲ့သည်။ အဆိုပါ

ရေသွင်းစိုက်ပျိုးသည့် သီးနှံများအားဈေးကွက်တွင် ပြန်လည်ရောင်းချနိုင်သည့်အတွက် မိသားစု ဝင်ငွေ များ တိုးတက်လာခဲ့သည်။

3. Car Road Construction ကားလမ်းဖောက်လုပ်ခြင်း

CAD believes that existence of car road in remote areas is vital for fast development of communities. Therefore one of our activities is car road construction. We have been building car road connectivity in remote areas where government and other agencies do not implement because we want our communities have greater movement, better economic interactions and save lives of the sick to get reach hospitals in time as well.



ဒေသတစ်ခုနှင့် တစ်ခုကုန်စည် စီးဆင်းရာ၍ ဖြစ်စေ၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍများ၌ ဖြစ်စေ၊ လျင်မြန်စွာ ကူးလူး

ဆက်သွယ်နိုင်ရန်အတွက် စီအေဒီအဖွဲ့အစည်းအနေဖြင့် စီမံကိန်းရှိရာဒေသများတွင် ကျေးရွာ လူထုနှင့် ပူးပေါင်းပြီး ဒေသချင်းဆက် ကားလမ်းဖောက်လုပ်ခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ပါသည်။ ကားလမ်းဖောက်လုပ်ပေးခြင်းအတွက် လမ်းပန်းဆက်သွယ်ရေးကြောင့် ဖြစ်ပေါ်လာသော အခက်အခဲများနှင့် ခရီးလမ်းကြန့်ကြာမှုကြောင့် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ပျက်စီးခြင်းမှ များစွာ ကယ်တင်နိုင်ခဲ့သည်။

4. Girls Tailoring Training အမျိုးသမီးငယ်များအတွက် စက်ချုပ်သင်တန်း

With the goal of local young people to get better life skills, girls completed the basic tailoring training course in this year. Some of them open tailoring shop in their villages while others cannot because of the expensive tailoring materials which they cannot afford to buy.

ဒေသအတွင်းရှိ လူငယ်များ အသက်မွေးဝမ်းကျောင်း အတတ်ပညာ ရရှိစေရန် ရည်ရွယ်၍ အမျိုးသမီးများ အတွက် အခြေခံစက်ချုပ်သင်တန်းကို ယခုနှစ်တွင် ဖွင့်လှစ်သင်ကြားပေးခဲ့ပါ သည်။ သင်တန်းပြီး မြောက်သွားသော သင်တန်းသူအချို့မှာ ကျေးရွာတွင်ကိုယ်ပိုင်ဆိုင်ငယ်များဖွင့်လှစ်ပြီး အချို့မှာစက်ပစ္စည်းများ ဈေးကြီး သည့်အတွက် ဝယ်ယူနိုင်ခြင်းမရှိပဲ ရှိနေသည်။



5. First Aid Training for Informal Health Service Providers

အရပ်ဖက်ဆေးဆရာများအတွက် ရှေးဦးသူနာပြုသင်တန်း

There are many changes after giving the first aid training to 52 representative people from medical officers. Chin people believe traditional health care method and mostly go to the quacks in the villages. Medical Officer gave them proper first aid training, basic health care and let them know injection without licene can be very dangerous to the patient. Now most of the people not only quack but also the villagers know properly what and how to do when they have emergency



situation. Both women and men came to know widely about the primary health care.

စီမံကိန်းကျေးရွာအတွင်းမှ ကျေးရွာကိုယ်စားပြု အရပ်ဖက်ဆေးဆရာများအား ဒေသခံ အစိုးရကျန်းမာရေးဝန်ထမ်းများမှ ရှေးဦးသူနာပြုသင်တန်း ပို့ချပေးပြီးသည့်နောက်တွင် ဒေသအတွင်း များစွာ ပြောင်းလဲမှုများဖြစ်ခဲ့သည်။ ချင်းလူမျိုး အများစုသည် မိရိုးဖလာ တိုင်းရင်းဆေး ကုသနည်းများကိုသာ ယုံကြည်ကြပြီး ကျေးရွာအတွင်းရှိ အရပ်ဖက်ဆေးဆရာများထံသို့သာ သွားလေ့

ရှိကြသည်။ အစိုးရကျန်းမာရေးဝန်ထမ်းများမှ အရပ်ဖက်ဆေးဆရာများအား ရှေးဦးသူနာပြု သင်တန်းနှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများကို သေချာစွာပို့ချခဲ့ပြီး အစိုးရအသိအမှတ်ပြု လက်မှတ်မရှိဘဲ ဆေးထိုးပါက လူနာအတွက် အလွန်အန္တရာယ်ရှိကြောင်း အသိပေးနိုင်ခဲ့သည်။ ယခုဆိုလျှင် အရပ်ဖက်ဆေးဆရာများသာမက ကျေးရွာရှိဒေသခံများမှာ ကျန်းမာရေးနှင့် ပတ်သက်ပြီး အရေးပေါ်အခြေအနေများတွင် မည်သို့ ပြုလုပ်ဆောင်ရွက်ရမည်ကို သိရှိလာခဲ့ကြသည်။ အမျိုးသား နှင့် အမျိုးသမီးများပါ အခြေခံကျန်းမာရေး စောင့်ရှောက်မှုအကြောင်းကို ယခင်ကထက် ကျယ်ပြန့်စွာ သိရှိလာခဲ့သည်။

6. Democracy and Human Right Training
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ သင်တန်းပို့ချခြင်း

To promote democracy and good governance in communities, CAD conducted the democracy and human right training to the religious leaders and local youths in the targeted villages. The participants who attended the training increased about the knowledge of democracy and human rights than before.



ကောင်းမွန်သောအစိုးရနှင့် ဒီမိုကရေစီအကြောင်းကို လူထုမှ မှန်ကန်စွာ သိရှိနိုင်ရန် စီအေဒီမှ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆိုင်ရာသင်တန်းကို စီမံချက်ကျေးရွာများရှိ ဒေသခံ ဘာသာရေးခေါင်းဆောင်များနှင့် လူငယ်များအား ပို့ချပေးခဲ့သည်။ တက်ရောက်လာသောသူများမှ ယခင်ကထက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ အသိအမြင်များတိုးတက်လာခဲ့သည်။

7. Early Child Care Development မူကြိုထောက်ပံ့ခြင်း

The best formation for growth of our children who are the future leader of our communities and country is education. Education is the main key for every door of human

development. Therefore CAD is committed to support children under 5 years old so-called community education centers which are initiated by local people. CAD supported teaching aids and salaries of teachers as well. Every child between 2 and 5 years old must be in our community education centers.



ကျွန်ုပ်တို့နိုင်ငံ၏ အနာဂတ် ခေါင်းဆောင်များဖြစ်ပေါ်လာစေရန်

ကလေးများအား အကောင်းဆုံးပုံဖော်ခြင်းတွင် ပညာရေးသည်အဓိကပါဝင်သည်။ ပညာရေး ဆိုသည်မှာ လူတစ်ဦးတစ်ယောက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကသော့ချက်ဖြစ်သည်။ ထို့ကြောင့် စီအေဒီမှ ဒေသခံများဖွင့်လှစ် ထားသော မူကြိုကျောင်းရှိ (၅) နှစ်အောက်ကလေးငယ်များကို ထောက်ပံ့ပေးခဲ့ပါသည်။ စီအေဒီမှ မူကြိုဆရာမများ၏ လစာနှင့် သင်ကြားရေးအထောက် အကူပြု ပစ္စည်းများကို ထောက်ပံ့ခဲ့သည်။ ကျေးရွာရှိ အသက် (၂) နှစ်မှ (၅) နှစ်အရွယ် ကလေးများသည် မူကြိုကျောင်းတက်ရောက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေသည်။

Project Beneficiaries (2017)

| No | Village Names | Project Name | Households | Beneficiaries | | Total |
|----|----------------------------|---|-------------|---------------|-------------|--------------|
| | | | | Male | Female | |
| 1 | Hnaring | Farm Iron fencing | 15 | 57 | 68 | 124 |
| 2 | Fantheng | Farm Iron fencing | 3 | 14 | 9 | 23 |
| 3 | Sentung | Farm Iron fencing | 3 | 12 | 11 | 23 |
| 4 | Tisen (A) | Farm Iron fencing | 87 | 286 | 206 | 492 |
| 5 | Tisen (B) | Farm Iron fencing | 7 | 27 | 29 | 56 |
| 6 | Khuahrang | Farm Iron fencing | 1 | 3 | 1 | 4 |
| 7 | Hnaring | Pipe Irrigation support for farms | 2 | 6 | 11 | 17 |
| 8 | Fantheng | Pipe Irrigation support for farms | 3 | 10 | 11 | 17 |
| 9 | Sentung | Pope Irrigation support for farms | 1 | 3 | 4 | 8 |
| 10 | Tisen (B) | Pipe Irrigation support for farms | 1 | 4 | 4 | 8 |
| 11 | Hnaring | Pipe Irrigation support for terracing farms | 6 | 20 | 26 | 46 |
| 12 | Khuahrang | Pipe Irrigation support for terracing farms | 5 | 17 | 17 | 34 |
| 13 | Hnaring (B) | Car road | 147 | 359 | 397 | 756 |
| 14 | Tisen (B) | Motor Cycle Road | 225 | 627 | 618 | 1245 |
| 15 | Hnaring | Nurseries (Children) | 49 | 26 | 23 | 49 |
| 16 | Khuahrang | Nurseries (Children) | 48 | 20 | 28 | 48 |
| 17 | Fantheng | Nurseries (Children) | 40 | 17 | 23 | 40 |
| 18 | Sentung | Nurseries (Children) | 31 | 19 | 12 | 31 |
| 19 | Surngen | Nurseries (Children) | 50 | 31 | 19 | 50 |
| 20 | Hriangpi (A) | Nurseries (Children) | 19 | 9 | 10 | 19 |
| 21 | Hriangpi (B) | Nurseries (Children) | 27 | 13 | 14 | 27 |
| 22 | Thang Aw | Nurseries (Children) | 48 | 30 | 22 | 52 |
| 23 | Hnaring | Tailoring Training for Women | 51 | | 51 | 51 |
| 24 | Hnaring | First Aid Training for Quacks | 70 | 26 | 44 | 52 |
| 25 | Hnaring | Democracy, Leadership and Human Right Trainings | 42 | 25 | 17 | 42 |
| 26 | Hnaring | Medicines Sale | 70 | 45 | 50 | 95 |
| 27 | Across the country | Legal Education by Journal | | | | 36300 |
| | Total Beneficiaries | | 1114 | 1706 | 1725 | 59700 |


Project Beneficiaries (2018)

| No | Village Names | Project Name | Households | Beneficiaries | | Total |
|----|----------------------------|---|--------------|---------------|--------------|--------------|
| | | | | Male | Female | |
| 1 | Hnaring | Farm Iron fencing | 4 | 11 | 15 | 26 |
| 2 | Fantheng | Farm Iron fencing | 2 | 8 | 8 | 16 |
| 3 | Tisen (A) | Farm Iron fencing | 4 | 15 | 19 | 34 |
| 4 | Khuahrang | Farm Iron fencing | 2 | 8 | 7 | 15 |
| 5 | Sumgen | Farm Iron fencing | 20 | 50 | 56 | 106 |
| 6 | Sate | Farm Iron fencing | 2 | 8 | 7 | 15 |
| 7 | Khuahrang | Pipe Irrigation support for farms | 1 | 2 | 3 | 5 |
| 8 | Fantheng | Pipe Irrigation support for farms | 2 | 6 | 9 | 15 |
| 9 | Hnaring | Pope Irrigation support for terracing farms | 4 | 11 | 15 | 26 |
| 10 | Fantheng | Pipe Irrigation support for terracing farms | 2 | 5 | 8 | 13 |
| 11 | Sumgen | Pipe Irrigation support for terracing farms | 1 | 3 | 5 | 8 |
| 12 | Thang Aw | Drinking Water | 32 | 106 | 107 | 213 |
| 13 | Hnaring | Girls Tailoring Training materials | 9 | - | 9 | 9 |
| 14 | Hriangpi (A) | Girls Tailoring Training materials | 1 | - | 1 | 1 |
| 15 | Hnaring A (Baptist) | Nurseries (Children) | 27 | 17 | 10 | 27 |
| 16 | Hnaring A (Catholic) | Nurseries (Children) | 28 | 15 | 13 | 28 |
| 17 | Hnaring B (Baptist) | Nurseries (Children) | 13 | 8 | 5 | 13 |
| 18 | Khuahrang (Baptist) | Nurseries (Children) | 27 | 15 | 12 | 27 |
| 19 | Khuahrang (Catholic) | Nurseries (Children) | 19 | 16 | 5 | 21 |
| 20 | Thang Aw | Nurseries (Children) | 19 | 14 | 5 | 19 |
| 21 | Fantheng | Nurseries (Children) | 30 | 13 | 17 | 30 |
| 22 | Sentung | Nurseries (Children) | 22 | 12 | 12 | 24 |
| 23 | Sumgen | Nurseries (Children) | 40 | 21 | 21 | 42 |
| 24 | Hriangpi (A) | Nurseries (Children) | 14 | 8 | 6 | 14 |
| 25 | Hriangpi(B) | Nurseries (Children) | 26 | 14 | 12 | 26 |
| 26 | Hnaring | New Born kits | 41 | 16 | 26 | 42 |
| 27 | Khuahrang | New Born kits | 41 | 23 | 18 | 41 |
| 28 | Thang Aw | New Born kits | 7 | 4 | 3 | 7 |
| 29 | Sumgen | New Born kits | 7 | 6 | 1 | 7 |
| 30 | Tisen (A) | New Born kits | 4 | 2 | 2 | 4 |
| 31 | Tisen (B) | New Born kits | 5 | 3 | 2 | 5 |
| 32 | Sentung | New Born kits | 6 | 2 | 4 | 6 |
| 33 | Fantheng | New Born kits | 16 | 10 | 6 | 16 |
| 34 | Hriangpi (A) | New Born kits | 6 | 4 | 2 | 6 |
| 35 | Sa te | New Born kits | 3 | 3 | - | 3 |
| 36 | Hnaring | First Aid Training | 21 | 7 | 14 | 21 |
| 37 | Tisen (B) | First Aid Training | 2 | 1 | 1 | 2 |
| 38 | Thang Aw | First Aid Training | 2 | 1 | 1 | 2 |
| 39 | Fantheng | First Aid Training | 1 | 1 | - | 1 |
| 40 | Project Villages | Media Publication | 11000 | 13000 | 24000 | 37000 |
| 41 | Project Villages | Correspondent Diploma | 95 | 58 | 37 | 95 |
| | Total Beneficiaries | | 11628 | 13527 | 24504 | 38031 |



Myanmar Information Management Unit

Health Project Villages (Thantlang Township)



Disclaimer: The names shown and the boundaries used on this map do not imply official endorsement or acceptance by the United Nations.

(B) Public Health Education Project Background (HAKHA Sub-Office)

စီမံကိန်းနောက်ခံအကြောင်းအရာ (ဟားခါရုံးခွဲ)

Community Agency for Rural Development CAD received 3MDG funding to explore community needs for access to health service, Stage 2 of the Collective Voices initiative. The two main areas for the project are; (1) Gender and Health, and (2) Cultural Dimensions of Health Seeking Behaviors. CAD organized trainings with partner CBOs for gender and cultural related barriers in accessing health care to the targeted people at the targeted villages.

လူထုအတွင်းလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို အလွယ်တကူ ခံယူရရှိနိုင်ရန် လူထုအကျိုးဆောင်ကျေးလက်ဖွံ့ဖြိုးရေးအဖွဲ့ (CAD) အနေဖြင့် စုပေါင်းအင်အား အသံစုများ လူထုအခြေပြု စီမံချက် (Stage (2) Collective Voices Initiative) အတွက် ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် သုံးမျိုးရန်ပုံငွေ (3MDG) အလှူရှင်ထံမှ ငွေကြေးရန်ပုံငွေရရှိခဲ့ပါသည်။ အဆိုပါစီမံချက်အတွက် လုပ်ဆောင်မည့် အဓိကနယ်ပယ် (၂) ခုမှာ (၁) ကျား/မရေးရာနှင့်ဆိုင်သော ကျန်းမာရေး၊ ယဉ်ကျေးမှုရွှေ့ထောင်မှနေ၍ ကျန်းမာရေးဆိုင်ရာ အမှုအကျင့်များရှာဖွေခြင်းတို့ဖြစ်သည်။ စီအေဒီအနေဖြင့် စီမံချက်ကျေးရွာများရှိ ဦးတည်လူထုထံသို့ ယဉ်ကျေးမှုနှင့် ဆက်စပ်သော အတားအဆီးများကြားမှ ကျန်းမာရေးစောင့်ရှောက်မှုများရရှိရန် မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ သင်တန်းများပို့ချခြင်းကို ပြုလုပ်ခဲ့ပါသည်။

Project Objectives

1. To empower women to make personal and family health decisions
2. To increase health seeking behavior in the community
3. To increase participation and engagement between health care providers and target communities, and knowledge and awareness of their health needs
4. To strengthen the capacity of CBO partners

စီမံကိန်း၏ ရည်ရွယ်ချက်များ

- ၁။ တကိုယ်ရည်နှင့် မိသားစုကျန်းမာရေးကိစ္စများ၏ ဆုံးဖြတ်ချက်များတွင် အမျိုးသမီးများ၏ လုပ်ပိုင်ခွင့်များရရှိစေရန်
- ၂။ လူထုအတွင်း ကျန်းမာရေးဆိုင်ရာ အမှုအကျင့်ကောင်းများ တိုးတက်လာစေရန်
- ၃။ ဦးတည်လူထုနှင့် ကျန်းမာရေးဝန်ဆောင်မှုပေးသူများအကြား ပါဝင်ဆောင်ရွက် ညှိနှိုင်းခြင်းများ တိုးတက်လာရန်ပြီး မိမိတို့၏ကျန်းမာရေးလိုအပ်ချက်များကို နားလည်သဘောပေါက်စေရန်
- ၄။ မိတ်ဖက်အဖွဲ့အစည်းများ၏ စွမ်းရည်များ ပိုမိုအားကောင်းလာစေရန်

Project Activities

- Training to village women health promoter
- Gender specific-sexual health and family planning classes
- Printing and distributing IEC materials and health promotional materials
- Training to informal health providers
- Health conference between medical officers and informal health service providers
- Information sharing sessions and capacity building between formal and informal

health service providers

စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်ချက်များ

- ကျေးရွာကျန်းမာရေးမြှင့်တင်သူ အမျိုးသမီးများအား သင်တန်းပေးခြင်း
- မိသားစုစီမံကိန်းဆိုင်ရာ သင်တန်းများကို ဂျင်ဒါ (Gender) အလိုက် သီးခြားသင်တန်းပေးခြင်းနှင့် အမျိုးသမီးအား တကိုယ်ရည်နှင့် မိသားစုကျန်းမာရေးဆိုင်ရာကိစ္စများတွင် ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေရန် သင်တန်းပို့ချခြင်း
- ကျန်းမာရေးလက်ကမ်းစာစောင်များကို ပုံနှိပ်ဖြန့်ဝေခြင်း
- အစိုးရကျန်းမာရေးဝန်ထမ်းများနှင့် အရပ်ဖက်ဆေးဆရာများပါဝင်သည့် ကျန်းမာရေးညှိလာခံပြုလုပ်ခြင်း

- အစိုးရကျန်းမာရေးဝန်ထမ်းများနှင့် အရပ်ဖက်ဆေးဆရာများပါဝင်သည့် သတင်းအချက်အလက်များ ဝေမျှခြင်းနှင့် စွမ်းရည်မြှင့်သင်တန်းများပို့ချခြင်း

1. Training to Village Women Health Promoter
ကျေးရွာကျန်းမာရေးမြှင့်တင်သူ အမျိုးသမီးများအား သင်တန်းပေးခြင်း

Personal Hygiene, sexual and reproductive health training was held in Thantlang township. Training providers are Assistant Surgeon and the Township Medical Officer from Thantlang, and CBOs staff who had already been trained by MSI. Expectation of training is to empower every women to make their personal and family health decisions.



တကိုယ်ရည်သန်ရှင်းရေး၊ လိင်မှုရေးရာနှင့် မျိုးပွားခြင်းဆိုင်ရာကျန်းမာရေး သင်တန်းများကို ထန်တလန်မြို့နယ်တွင် ကျင်းပခဲ့ပါသည်။ သင်တန်းကို ထန်တလန်မြို့နယ်မှ လက်ထောက်ခွဲစိတ် ဆရာဝန်၊ မြို့နယ်ဆေး ဘက်ဆိုင်ရာဝန်ထမ်းနှင့် MSI တွင် သင်တန်းတက် ရောက်ပြီးသော မိတ်ဖက်အဖွဲ့အစည်းများမှ ဝန်ထမ်းများမှ ပို့ချပေးခဲ့ပါသည်။ အဆိုပါသင်တန်း တက်ရောက်ခြင်းအားဖြင့် အမျိုးသမီးများအားလုံး ၎င်းတို့၏ တကိုယ်ရည်ကျန်းမာရေးနှင့် မိသားစု၏ ကျန်းမာရေးဆိုင်ရာကိစ္စများတွင် ယခင်ကထက် ဆုံးဖြတ်ချက်ချနိုင်ရန် ရည်ရွယ်ပါသည်။

2. Gender specific-sexual health and family planning classes
လိင်မှုဆိုင်ရာသင်တန်းများအားဂျန်ဒါ (Gender) အလိုက် သီးခြားသင်တန်းပေးခြင်းနှင့် မိသားစု စီမံကိန်းဆိုင်ရာ သင်တန်းများပို့ချခြင်း

Most of the family in chin state have no praticce of discussing sexual health and poor knowledge on reproductive health. So, CAD implemented the classes for 5 men and 5 women in each village seperatly totally 500 people by CAD and CBOs staff from February and March in Hakha and Thantlang Township, Chin State.

ချင်းပြည်နယ်ရှိ မိသားစုများအတွင်း လိင် မှုဆိုင်ရာကျန်းမာရေး ဆွေးနွေးသည့် အလေ့အကျင့်နှင့် မျိုးပွားခြင်းဆိုင်ရာ ကျန်းမာရေးဗဟုသုတများနည်းပါးနေ သည့်အတွက် စီအေဒီနှင့် မိတ်ဖက်အဖွဲ့ အစည်းများမှ ဟားခါးမြို့နှင့် ထန်တလန် မြို့နယ်အတွင်းရှိ စီမံကိန်းကျေးရွာ (၅၀) မှ အမျိုးသား (၅) ဦးနှင့် အမျိုးသမီး (၅) ဦးစီ စုစုပေါင်း (၅၀၀) ဦးအား အဆိုပါသင်တန်းအား သီးခြားစီ ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။



3. Printing and Distributing IEC materials and health promotional materials
ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များ ထုတ်ဝေဖြန့်ချိခြင်း

In Chin state, communities have very limited access to health education and to health related materials in their local dialect. So, CAD and CBOs staff distributed Personal Hygien, Sexual and Reproductive health IEC from Save the children and MSI to all community in 50 villages. IEC materials are both in Burmese and Hakha dialect along with the picture.

ချင်းပြည်နယ်ရှိ ဒေသခံလူထုများ သည် ကျန်းမာရေးပညာပေးခြင်း၊ ကျန်းမာရေးနှင့်ဆိုင်သော လက်ကမ်းစာစောင် များတွင် ၎င်းတို့၏ဒေသခံစာပေဖြင့် ရရှိ နိုင်ရန် ခက်ခဲနေသည့်အတွက် ကျေးရွာ



(၅၀) ရှိ လူထု အားလုံးထံသို့ စီအေဒီနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ဝန်ထမ်းများသည် တကိုယ်ရည် သန့်ရှင်းရေး၊ လိင်ပိုင်းဆိုင်ရာနှင့် မျိုးပွားခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာ ပေးလက်ကမ်း စာစောင်များကို Save the children အဖွဲ့အစည်းနှင့် MSI အဖွဲ့အစည်းများထံမှ မှီငြမ်းကိုးကား၍ ချင်းပြည်နယ်ရှိ လူထုအတွင်း ဖြန့်ဝေခဲ့ပါသည်။ အဆိုပါလက်ကမ်းစာစောင်များတွင် မြန်မာ ဘာသာနှင့် ဟားခါးချင်း ဘာသာရပ်များဖြင့် ရေးသားကာ ရုပ်ပုံကားချပ်များ ပါဝင်ပါသည်။

4. Training to informal health service providers
အရပ်ဖက်ဆေးဆရာများအား သင်တန်းပေးခြင်း

In Chin State, there are still many people who rely so much on informal health service provider. In order to improve their knowledge and awareness of proper health care. Training to informal health service providers was implemented along with the Health Conference. The participants were informal service providers form targeted 50 villages. The Nutritionist and Food and Drug Administration Officer from State Health Department trained them on primary health, the do and don't for informal health service providers.



ချင်းပြည်နယ်တွင် ရပ်ရွာလူထုမှ အရပ်ဘက်ဆေးဆရာများနှင့် ရိုးရာနည်းဖြင့်ကုသသူများအပေါ် ယုံကြည်အား

ထားမှုမြင့်မားနေသည်ကို တွေ့ရှိရသည်။ လူထုမှ အရပ်ဖက်ဆေးဆရာများထံမှ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုများရရှိနိုင်ရန် အဆိုပါအရပ်ဖက်ဆေးဆရာများ၏ စွမ်းရည်မြှင့် သင်တန်းပေးခြင်းကို ကျန်းမာရေးဆိုင်ရာညီလာခံတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ ပြည်နယ်ကျန်းမာရေးဌာနမှ အဟာရ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးစီမံအုပ်ချုပ်ရေးအရာရှိမှ တက်ရောက်လာသူများအား အခြေခံကျန်းမာရေး၊ ကျန်းမာရေးနှင့် ပတ်သက်ပြီး ပြုလုပ်သင့်သည်များနှင့် မပြုလုပ်သင့်သည်များကို ပို့ချခဲ့ပါသည်။

5. Health conference between medical officers and informal health service providers
အရပ်ဖက်ဆေးဆရာများနှင့် အစိုးရကျန်းမာရေးဝန်ထမ်းများ တွေ့ဆုံ၍ ကျန်းမာရေးညီလာခံ ပြုလုပ်ခြင်း

Based on last year experience, foresee on landslides, heavy rains and harvesting time, we conducted Health conference to ensure informal health service provider attendance. The conference was facilitated by the Nutritionist and Food and Drug

Administration Officer from State Health Department.

လွန်ခဲ့သည့်နှစ်က အတွေ့အကြုံအတွေ့များကို အခြေခံ၍ မြေပြိုချိန်၊ မိုးများသောအချိန်နှင့် စပါးသီးနှံများ ရိတ်သိမ်းချိန်ကာလများတွင် အရပ်ဖက်ဆေးဆရာများ ကျန်းမာရေးညီလာခံအား တက်ရောက်နိုင်ရန် ဦးစီး ဦးဆောင်ပြု ဆောင်ရွက်ခဲ့သည်။ ညီလာခံအား ပြည်နယ်ကျန်းမာရေးဌာနမှ အဟာရ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးစီမံအုပ်ချုပ်ရေးအရာရှိမှ ပါဝင်အားဖြည့် ဆောင်ရွက်ပေးခဲ့ပါသည်။

6. Information Sharing sessions between formal and informal health service providers

Information Sharing sessions between formal and informal health service providers was held in May along with the women health promoter training.

ရပ်ရွာလူထုမှ အရပ်ဘက်ဆေးဆရာများနှင့် အစိုးရကျန်းမာဝန်ထမ်းများအကြား ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များ ဝေမျှခြင်းကို မေလထဲတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

**Community Agency for Rural Development
Measurement for Beneficiaries 2017**

| No | Township (မြို့နယ်) | | Village Track (ကျေးရွာအုပ်စု) | | Villages (ကျေးရွာ) | | House-holds (အိမ်ခြေ) | Sex | | Age (အသက်) | Total (လူဦးရေ စုစုပေါင်း) |
|----|---------------------|---------|-------------------------------|-------------|--------------------|-------------|-----------------------|---------------|----------|------------|---------------------------|
| | English | Myanmar | English | Myanmar | English | Myanmar | | Female (ကျား) | Male (မ) | | |
| ၁ | Hakha | ဟားခါး | Sakta | ဆတ္တာ | Sakta A | ဆတ္တာ | ၁၆၇ | ၄၀၂ | ၄၂၉ | ၁၈-၄၅ | ၂၄ |
| ၂ | Hakha | ဟားခါး | Sakta | ဆတ္တာ | Dinlopa | ဝင်လိုပါး | ၈၀ | ၁၉၆ | ၂၀၂ | ၁၈-၄၆ | ၂၂ |
| ၃ | Hakha | ဟားခါး | Sakta | ဆတ္တာ | Phaiphpa B | ဖိုင်ဖါး | ၆၃ | ၁၅၃ | ၁၇၃ | ၁၈-၄၇ | ၂၃ |
| ၄ | Hakha | ဟားခါး | Surkhua | ဆုရ်ခွါး | Hausen | ဟာအိုဆင် | ၃၇ | ၇၆ | ၈၉ | ၁၈-၄၈ | ၂၀ |
| ၅ | Hakha | ဟားခါး | Surkhua | ဆုရ်ခွါး | Surkhua | ဆုရ်ခွါး | ၂၄၈ | ၅၂၆ | ၆၁၇ | ၁၈-၄၉ | ၃၅ |
| ၆ | Hakha | ဟားခါး | Phaizawng | ဖိုယောင်း | Phaizawng | ဖိုယောင်း | ၁၀၅ | ၃၉၀ | ၃၄၃ | ၁၈-၅၀ | ၃၉ |
| ၇ | Hakha | ဟားခါး | Lungrang | လုံရန်း | Lungrang | လုံရန်း | ၁၇၈ | ၅၂၂ | ၄၂၉ | ၁၈-၅၁ | ၃၆ |
| ၈ | Hakha | ဟားခါး | Lungkhin | လုံခင်း | Lungkhin | လုံခင်း | ၁၀၀ | ၃၆၃ | ၃၀၁ | ၁၈-၅၂ | ၂၅ |
| ၉ | Hakha | ဟားခါး | Leipi | လေပီး | Leipi | လေပီး | ၈၅ | ၂၇၆ | ၂၈၂ | ၁၈-၅၃ | ၃၉ |
| ၁၀ | Thantlang | ထန်တလန် | Khuafo | ခွါဖို | Khuafo | ခွါဖို | ၆၂ | ၁၄၂ | ၁၅၄ | ၁၈-၅၄ | ၂၀ |
| ၁၁ | Thantlang | ထန်တလန် | Arcirh | အာရ်ကျေရ် | Arcirh | အာရ်ကျေရ် | ၃၃ | ၇၆ | ၆၈ | ၁၈-၅၅ | ၂၀ |
| ၁၂ | Thantlang | ထန်တလန် | Hmunthar | ဖွန်သုရ် | Hmunthar | ဖွန်သုရ် | ၃၉ | ၈၉ | ၈၈ | ၁၈-၅၆ | ၂၀ |
| ၁၃ | Thantlang | ထန်တလန် | Vanzang | ဗန်ခန်း | Vanzang | ဗန်ခန်း | ၁၀၇ | ၃၀၃ | ၃၀၈ | ၁၈-၅၇ | ၂၀ |
| ၁၄ | Thantlang | ထန်တလန် | Tlanglo | တလန်လို | Tlanglo | တလန်လို | ၁၀၅ | ၂၆၆ | ၂၃၉ | ၁၈-၅၈ | ၂၀ |
| ၁၅ | Thantlang | ထန်တလန် | Cawngthia | ကြောင်ထီယား | Phaikhua | ဖိုင်ခွါး | ၆၃ | ၁၆၁ | ၁၆၂ | ၁၈-၅၉ | ၂၀ |
| ၁၆ | Thantlang | ထန်တလန် | Fanthen | ဖန်ထင် | Sentung | ဆင်သုန်း | ၄၉ | ၁၁၉ | ၁၅၂ | ၁၈-၆၀ | ၂၀ |
| ၁၇ | Hakha | ဟားခါး | Tiphul | ထီဖုလ်း | Rinpi | ရင်ပီး | ၇၃ | ၁၄၉ | ၁၉၉ | ၁၈-၆၁ | ၃၁ |
| ၁၈ | Hakha | ဟားခါး | Tiphul | ထီဖုလ်း | Tiphul | ထီဖုလ်း | ၁၀၆ | ၂၁၈ | ၂၂၉ | ၁၈-၆၂ | ၃၆ |
| ၁၉ | Hakha | ဟားခါး | Tiphul | ထီဖုလ်း | Hairawn | ဟိုင်ရောန် | ၆၂ | ၁၂၉ | ၁၃၉ | ၁၈-၆၃ | ၃၃ |
| ၂၀ | Hakha | ဟားခါး | Fiarti | ဖိုင်သီး | Fiarti | ဖိုင်သီး | ၃၅ | ၂၇ | ၈၅ | ၁၈-၆၄ | ၃၁ |
| ၂၁ | Hakha | ဟားခါး | Dauchim | ဒါအိုချီမ်း | Dauchim | ဒါအိုချီမ်း | ၄၈ | ၇၉ | ၈၆ | ၁၈-၆၅ | ၃၁ |
| ၂၂ | Hakha | ဟားခါး | Hmaikhah | မှိုင်ခ | Hmaikhah | မှိုင်ခ | ၆၃ | ၁၁၃ | ၁၂၄ | ၁၈-၆၆ | ၃၁ |
| ၂၃ | Hakha | ဟားခါး | HHaiphai | ဟိုင်ဖိုင်း | Halta | ဟာလ်သား | ၄၅ | ၁၃၀ | ၁၅၀ | ၁၈-၆၇ | ၂၄ |
| ၂၄ | Hakha | ဟားခါး | Ruan | ရွန် | Ruan | ရွန် | ၄၈ | ၁၀၀ | ၁၀၂ | ၁၈-၆၈ | ၂၉ |
| ၂၅ | Hakha | ဟားခါး | Ruan | ရွန် | Ruadeu | ရွာဝေးအို | ၂၄ | ၄၀ | ၆၆ | ၁၈-၆၉ | ၂၀ |

| No | Township (မြို့နယ်) | | Village Tract (ကျေးရွာအုပ်စု) | | Villages (ကျေးရွာ) | | House-holds (အိမ်ခြေ) | Sex | | Age (အသက်) | Total (လူဦးရေ စုစုပေါင်း) |
|--------------------|---------------------|---------|-------------------------------|---------------|--------------------|---------------|-----------------------|---------------|----------|------------|---------------------------|
| | English | Myanmar | English | Myanmar | English | Myanmar | | Female (ကျား) | Male (မ) | | |
| ၂၆ | Hakha | ဟားခါး | Malsawm | မာလ်စောမ် | Vantlang | ဗန်တလန် | ၄၄ | ၁၀၅ | ၁၁၀ | ၁၈-၇၀ | ၂၂ |
| ၂၇ | Hakha | ဟားခါး | Malsawm | မာလ်စောမ် | Hrawngvum | ဟရော့ဂ်ဂုန်း | ၁၆ | ၄၁ | ၄၄ | ၁၈-၇၁ | ၃၄ |
| ၂၈ | Hakha | ဟားခါး | Tinam | ထီနာမ်း | Ruavan | ရွာဗန်း | ၅၈ | ၁၃၁ | ၁၂၅ | ၁၈-၇၂ | ၃၃ |
| ၂၉ | Hakha | ဟားခါး | Bungzung | ဘွန်ဂုန်း | Bungzung | ဘွန်ဂုန်း | ၁၈၂ | ၃၅၃ | ၄၁၂ | ၁၈-၇၃ | ၅၄ |
| ၃၀ | Hakha | ဟားခါး | Cangva | ကျန်ဗား | Leium A | လေအိုမ် (က) | ၆၀ | ၁၀၃ | ၁၁၂ | ၁၈-၇၄ | ၃၂ |
| ၃၁ | Hakha | ဟားခါး | Cangva | ကျန်ဗား | Leium B | လေအိုမ် (ခ) | ၅၆ | ၁၁၂ | ၁၂၈ | ၁၈-၇၅ | ၃၂ |
| ၃၂ | Hakha | ဟားခါး | Tilak | ထီလာမ် | Tilak | ထီလာမ် | ၉၈ | ၂၇၀ | ၂၃၀ | ၁၈-၇၆ | ၂၅ |
| ၃၃ | Hakha | ဟားခါး | Cawbuk | ထီလာမ် | Cawbuk | ကျောဘုတ် | ၄၀၃ | ၆၈၆ | ၇၄၃ | ၁၈-၇၇ | ၂၈ |
| ၃၄ | Thantlang | ထန်တလန် | Salen | ဆလဲင်း | Vambai | ဗန်ဘိုင်း | ၈၂ | ၂၁၀ | ၂၂၀ | ၁၈-၇၈ | ၂၀ |
| ၃၅ | Thantlang | ထန်တလန် | Hmunlipi | မွန်လီပီး | Hmunlipi | မွန်လီပီး | ၁၀၇ | ၃၀၅ | ၃၁၅ | ၁၈-၇၉ | ၂၀ |
| ၃၆ | Thantlang | ထန်တလန် | Hriangkhar | ဟရီရန်ခန်း | Hriangkhar | ဟရီရန်ခန်း | ၁၁၀ | ၃၄၀ | ၃၈၀ | ၁၈-၈၀ | ၂၀ |
| ၃၇ | Thantlang | ထန်တလန် | Fungkah | ဖုန်းက | Fungkah | ဖုန်းက | ၁၁၇ | ၂၈၀ | ၂၈၂ | ၁၈-၈၁ | ၂၀ |
| ၃၈ | Thantlang | ထန်တလန် | Bungkhua | ဘွန်ခွါး | Bungkhua | ဘွန်ခွါး | ၁၂၃ | ၃၁၀ | ၃၂၀ | ၁၈-၈၂ | ၅၀ |
| ၃၉ | Thantlang | ထန်တလန် | Tahtlang | သတလန် | Tahtlang | သတလန် | ၁၀၀ | ၂၅၂ | ၂၅၈ | ၁၈-၈၃ | ၂၀ |
| ၄၀ | Thantlang | ထန်တလန် | Lungcawip | လုံကျွေပီ | Lungcawip | လုံကျွေပီ | ၁၂၀ | ၁၆၇ | ၂၀၉ | ၁၈-၈၄ | ၂၀ |
| ၄၁ | Thantlang | ထန်တလန် | Ngaphaite | ဂိုင်ဖိုင်သေး | Ngaphaite | ဂိုင်ဖိုင်သေး | ၁၁၉ | ၂၉၀ | ၃၃၅ | ၁၈-၈၅ | ၂၀ |
| ၄၂ | Thantlang | ထန်တလန် | Inhmunpi | အင်မွန်းပီ | Inhmunpi | အင်မွန်းပီ | ၇၃ | ၂၈၈ | ၃၀၇ | ၁၈-၈၆ | ၂၀ |
| ၄၃ | Thantlang | ထန်တလန် | Leitak | လေသာမ် | Leitak | လေသာမ် | ၁၃၅ | ၃၁၉ | ၃၂၀ | ၁၈-၈၇ | ၆၂ |
| ၄၄ | Thantlang | ထန်တလန် | Kuhchah | ကုချ | Kuhchah | ကုချ | ၆၂ | ၁၅၃ | ၁၅၇ | ၁၈-၈၈ | ၃၈ |
| ၄၅ | Thantlang | ထန်တလန် | Vuangtu | ဝန်သူး | Vuangtu | ဝန်သူး | ၁၁၈ | ၃၀၃ | ၃၀၈ | ၁၈-၈၉ | ၂၁ |
| ၄၆ | Thantlang | ထန်တလန် | Zeiphai B | ဧဖိုင်း (ခ) | Zeiphai B | ဧဖိုင်း (ခ) | ၈၂ | ၂၁၅ | ၂၁၅ | ၁၈-၉၀ | ၂၀ |
| ၄၇ | Thantlang | ထန်တလန် | Hriphi A | ဟရီဖီး (က) | Hriphi A | ဟရီဖီး | ၈၂ | ၁၇၅ | ၁၇၈ | ၁၈-၉၁ | ၄၁ |
| ၄၈ | Thantlang | ထန်တလန် | Tikir A | ထီကီရ် (က) | Tikir A | ထီကီရ် (က) | ၈၃ | ၁၄၅ | ၁၅၅ | ၁၈-၉၂ | ၂၀ |
| ၄၉ | Thantlang | ထန်တလန် | Tikir B | ထီကီရ် (ခ) | Tikir B | ထီကီရ် (ခ) | ၉၄ | ၂၃၀ | ၂၄၀ | ၁၈-၉၃ | ၂၀ |
| ၅၀ | Thantlang | ထန်တလန် | Salen | ဆလဲင်း | Salen | ဆလဲင်း | ၁၅၀ | ၄၁၂ | ၄၂၀ | ၁၈-၉၄ | ၂၀ |
| စုစုပေါင်းအရေအတွက် | | | | | | | ၄၆၉၉ | ၁၁၂၄၁ | ၁၁၇၄၉ | | ၁၃၈၁ |

Community Agency for Rural Development
Measurement of Beneficiaries 2018

| Sr. no | Town ship | villages | HH | Population | | | Beneficiaries (1) | | | | Beneficiaries (2) | | | |
|--------|------------|--------------------|-------------|-------------|-------------|--------------|-------------------|------------|------------|------------|-------------------|------------|------------|-------------|
| | | | | M | F | Total | HH | M | F | Total | HH | M | F | Total |
| 1 | Hakha | Fiarti | 32 | 80 | 82 | 162 | 10 | 4 | 6 | 10 | 17 | 1 | 16 | 17 |
| 2 | | Dauchim | 54 | 92 | 98 | 190 | 11 | 2 | 9 | 11 | 20 | 4 | 16 | 20 |
| 3 | | Hmaikhah | 42 | 100 | 104 | 204 | 9 | 1 | 9 | 10 | 23 | 2 | 21 | 23 |
| 4 | | Lachia | 47 | 110 | 113 | 223 | 13 | 4 | 9 | 13 | 23 | 5 | 18 | 23 |
| 5 | | Loklung | 149 | 334 | 337 | 671 | 14 | 5 | 10 | 15 | 18 | 3 | 15 | 18 |
| 6 | | Hairawn | 62 | 139 | 148 | 287 | 15 | 8 | 8 | 16 | 17 | 7 | 10 | 17 |
| 7 | | Rinpi | 73 | 204 | 196 | 400 | 22 | 6 | 16 | 22 | 22 | 12 | 10 | 22 |
| 8 | | Tiphul | 105 | 224 | 221 | 445 | 20 | 5 | 15 | 20 | 21 | 6 | 15 | 21 |
| 9 | | Kuhchah | 62 | 153 | 157 | 310 | 15 | 7 | 8 | 15 | 18 | 6 | 12 | 18 |
| 10 | Than tlang | Thlualam | 83 | 206 | 185 | 391 | 45 | 33 | 12 | 45 | 20 | 1 | 19 | 20 |
| 11 | | Vambai | 82 | 197 | 211 | 408 | 21 | 16 | 5 | 21 | 19 | 6 | 13 | 19 |
| 12 | | Salen | 163 | 434 | 462 | 896 | 17 | 9 | 9 | 18 | 18 | 6 | 12 | 18 |
| 13 | | Khuafo | 57 | 119 | 104 | 145 | 25 | 5 | 20 | 25 | 19 | 7 | 12 | 19 |
| 14 | | Arcerh | 32 | 78 | 68 | 223 | 19 | 11 | 8 | 19 | 20 | 6 | 14 | 20 |
| 15 | | Hmunthar | 37 | 86 | 95 | 184 | 19 | 10 | 9 | 19 | 18 | 2 | 16 | 18 |
| 16 | | Phaikhua | 60 | 151 | 153 | 304 | 20 | 3 | 17 | 20 | 28 | 12 | 16 | 28 |
| 17 | Hakha | Leitak | 140 | 356 | 364 | 720 | 40 | 21 | 20 | 9 | 42 | 25 | 17 | 42 |
| 18 | | Hriphi A | 53 | 150 | 145 | 295 | 18 | 3 | 15 | 18 | 40 | 29 | 11 | 40 |
| 19 | | Hmunlipi | 105 | 250 | 250 | 500 | 29 | 6 | 23 | 29 | 32 | 14 | 18 | 32 |
| 20 | | Hriangkhan | 118 | 317 | 354 | 671 | 30 | 3 | 28 | 31 | 36 | 1 | 35 | 36 |
| 21 | | Fungkah | 115 | 283 | 287 | 570 | 7 | 4 | 3 | 10 | 28 | 10 | 18 | 28 |
| 22 | | Vanzang | 110 | 267 | 297 | 564 | 10 | 4 | 6 | 10 | 48 | 22 | 26 | 48 |
| 23 | | Cawngthia | 200 | 496 | 502 | 998 | 12 | 3 | 9 | 12 | 40 | 19 | 21 | 40 |
| 24 | | Thangzang | 88 | 150 | 137 | 287 | 11 | 2 | 9 | 11 | 39 | 21 | 18 | 39 |
| 25 | | Tlangrua A | 109 | 262 | 263 | 525 | 13 | 4 | 9 | 14 | 38 | 17 | 21 | 38 |
| 26 | | Tlangrua B | 64 | 164 | 164 | 328 | 8 | 1 | 7 | 8 | 39 | 18 | 21 | 39 |
| 27 | | Zaabung | 45 | 106 | 128 | 234 | 16 | 0 | 16 | 16 | 20 | 3 | 17 | 20 |
| 28 | | Hlamphei | 57 | 158 | 126 | 284 | 23 | 3 | 20 | 23 | 16 | 2 | 14 | 16 |
| 29 | | Sopum | 102 | 215 | 210 | 425 | 12 | 2 | 10 | 12 | 59 | 29 | 30 | 59 |
| 30 | | Sihhmuh | 44 | 132 | 128 | 230 | 7 | 2 | 5 | 7 | 19 | 5 | 14 | 19 |
| 31 | | Sakta A | 65 | 164 | 162 | 326 | 26 | 5 | 21 | 26 | 31 | 13 | 20 | 33 |
| 32 | | Sakta B | 107 | 238 | 242 | 480 | 43 | 0 | 43 | 43 | 24 | 1 | 23 | 24 |
| 33 | | Zathal | 89 | 210 | 237 | 447 | 25 | 5 | 20 | 25 | 41 | 13 | 28 | 41 |
| 34 | | Thang tlang | Halta | 56 | 130 | 150 | 280 | 40 | 11 | 34 | 45 | 42 | 14 | 28 |
| 35 | Ruan (B) | | 30 | 55 | 63 | 118 | 19 | 6 | 14 | 20 | 20 | 13 | 11 | 20 |
| 36 | Ruadeu | | 23 | 78 | 85 | 163 | 20 | 5 | 18 | 23 | 14 | 2 | 12 | 14 |
| 37 | Vantlang | | 41 | 105 | 111 | 216 | 26 | 15 | 11 | 26 | 25 | 9 | 16 | 25 |
| 38 | Hrawngvun | | 19 | 41 | 41 | 82 | 17 | 5 | 12 | 17 | 16 | 5 | 11 | 16 |
| 39 | Khuapi | | 120 | 280 | 330 | 610 | 47 | 6 | 41 | 47 | 21 | 7 | 14 | 21 |
| 40 | Dinlaupa | | 80 | 212 | 209 | 431 | 41 | 29 | 12 | 41 | 40 | 20 | 20 | 40 |
| 41 | Hausen (B) | | 34 | 82 | 95 | 177 | 15 | 11 | 5 | 16 | 21 | 8 | 15 | 23 |
| 42 | Phaipha A | | 34 | 64 | 85 | 149 | 21 | 2 | 19 | 21 | 16 | 2 | 14 | 16 |
| 43 | Phaipha B | | 58 | 200 | 186 | 386 | 31 | 12 | 19 | 31 | 22 | 13 | 10 | 23 |
| 44 | Ruanvan | | 61 | 148 | 131 | 279 | 28 | 18 | 10 | 28 | 20 | 8 | 12 | 20 |
| 45 | Chuncung | | 360 | 815 | 935 | 1750 | 14 | 2 | 12 | 14 | 15 | 5 | 10 | 15 |
| | | Grand Total | 3667 | 8835 | 9151 | 17968 | 944 | 319 | 641 | 932 | 1185 | 434 | 760 | 1190 |



Myanmar Information Management Unit

Health Project Villages (Hakha Township)



Disclaimer: The names shown and the boundaries used on this map do not imply official endorsement or acceptance by the United Nations.

Summary on Significant Findings

1. In our estimation, there are about 3210 acres of traditional shifting farms in our Lautu (Lutuv) region of Community Agency for Rural Development (CAD) Project area before 2015.
2. During this (3) years (2015-2018), CAD had developed (514) acres terraces (16.01%) only. Therefore about (83.99%) of shifting farms are in need of substitution with terraces.
3. From this funding, out of (514) acres, only (112) acres (21.8%) are being irrigated with pipes to streams and (122) acres of terraces (23.73%) were already fenced with iron-wire.
4. (72.2%) of terraces are in need of irrigation facilities and (76.27%) of terraces are in need of iron-wire fencing.
5. Women Vocational Training Program is very much appreciated by local people and they wish CAD could upgrade its program higher.
6. Local farmers are in need of food preservation and processing technology from which they can save losing their rotten vegetables to market oriented products for their higher income.
7. Local people gave a tremendous and strong recognition this program that it is CAD which make them free from pover life and undeveloped situation to developing living standard in 10 years (2004-2018).
8. Capacity development of local people on veterianary knowledge is very much urgent because they told us that they face veterinary disease every year, losing hundreds of their domestic animals.
9. We aware that local government is upgrading all infrastructures' qualities, developed by CAD organization with state fund.
10. This project has helped mobile-telephone operators install their telephone stations in the region where local people have easy access to mobile communication and internet.
11. This project had shown other agencies an excellent model of a holistic approach program for regional focused development strategy
12. By evaluating this program, we believe that OBOS (One Body One Spirit Movement) which is a Seoul based Catholic funding agency, is one of the most stablest funding agencies in the world because it is very rare that a donor is supporting a local NGO for more than 8 years.

External Evaluation Report for Comprehensive Rural Innovative Development Program (2015-2017)

1. Introduction

1.1 Project Background

Community Agency for Rural Development (CAD) is one of 5 Myanmar NGOs, founded in 2004 and is registered as local NGO in Myanmar since 2012. It has secured funding for “**Comprehensive Rural Integrated Development (CRID)** Program for communities in the central part of Chin state from One Body One Spirit (OBOS) which is based in Seoul, Republic of Korea. In 2015 for 3 years’ program (2015-2017). The goal of the program is to improve and reinforce the livelihoods and integrated community development of (13) villages in Lutuv¹ region at vicinity of Hnaring village.

1.2 Brief Description of The Project

We are surprised to hear from CAD office that CAD has a policy that a proposal from communities is fundamental for project ownership of communities. Therefore, CAD had informed communities to submit proposals to it for helping them. We also received the same information from project villages that unless communities submit proposal (CAD Proposal Format is available at Hnaring CAD Sub-office), to CAD office, CAD did not intervene their problems. Basing on her policy, CAD had informed the communities and local authorities to well aware of the project policy, project activities and mobilized them for active participation.

Under CRID program, CAD had implemented (13) different activities which were the main blood of elevating targeted people from extreme poverty to better living standard.

2. Project Activities under 10 visited beneficiary villages by Evaluation Team

| No | Village | Activities | HHs | Beneficiaries |
|----------------------------|-------------|---|-------------|---------------|
| 1 | Hnaring | Farm Iron fencing | 15 | 124 |
| | | Pipe Irrigation support for farms | 2 | 17 |
| | | Pipe Irrigation support for terracing farms | 6 | 46 |
| | | Nurseries (Children) | 49 | 49 |
| | | Tailoring Training for Women | 51 | 51 |
| | | First Aid Training for Quacks | 70 | 52 |
| | | Democracy, Leadership and Human Right Trainings | 42 | 42 |
| | | Medicines Sale | 70 | 95 |
| 2 | Fantheng | Farm Iron fencing | 3 | 23 |
| | | Pipe Irrigation support for farms | 3 | 17 |
| | | Nurseries (Children) | 40 | 40 |
| 3 | Sentung | Farm Iron fencing | 3 | 23 |
| | | Pipe Irrigation support for farms | 1 | 8 |
| | | Nurseries (Children) | 31 | 31 |
| 4 | Sate | Farm Iron fencing | 3 | 23 |
| | | Pipe Irrigation support for farms | 1 | 8 |
| | | Drinking Water | 31 | 31 |
| 5 | Tisen (A) | Farm Iron fencing | 87 | 492 |
| 6 | Tisen (B) | Farm Iron fencing | 7 | 56 |
| | | Pipe Irrigation support for farms | 1 | 8 |
| | | Motor Cycle Road | 225 | 1245 |
| 7 | Khuahrang | Farm Iron fencing | 1 | 4 |
| | | Pipe Irrigation support for terracing farms | 5 | 34 |
| | | Nurseries (Children) | 48 | 48 |
| 8 | Surngen | Nurseries (Children) | 50 | 50 |
| 9 | Hriangpi(B) | Car road | 147 | 756 |
| | | Nurseries (Children) | 27 | 27 |
| 10 | Thang-Aw | Nurseries (Children) | 48 | 52 |
| Total beneficiaries | | | 1032 | 3390 |

3.a. Total beneficiaries of the CAD Program Activities (2015-2017)


| No | Activities | Household | Population |
|------|--|---------------|----------------|
| 1 | Iron-Wire-Fencing for Farms | 116 | 722 |
| 2.a. | Pipe irrigation for farms | 7 | 50 |
| 2.b | Pipe irrigation for terracing farm | 11 | 80 |
| 3.a | Car Road Construction | 372 | 2001 |
| 4 | Early Childcare Development | 312 | 316 |
| 5 | Tailoring training for women | 51 | 51 |
| 6 | First-aid training for quacks | 70 | 52 |
| 7 | Democracy, Leadership and Human rights | 42 | 42 |
| 8 | Media Publication for Legal Education | 180,000 | 180,000 |
| 9 | Diploma Education Program | 70 | 70 |
| 10 | Medicine Sale | 120 | 450 |
| 11 | Livestock for Women Headed Families | 300 | 300 |
| 12 | Community Drinking Water | 515 | 2,575 |
| 13 | Solar Lighting for Students | - | 495 |
| | Total Beneficiaries | 181986 | 187,204 |

3.b. Objectives of the Evaluation

The evaluation of CAD Project for the past three years (2015-2017), funded by One Body One Spirit (OBOS) is to present clear information on

- the effectiveness of project to targeted beneficiaries and communities,
- relevancy of the provisions of the project with the villages need and
- sustainability, better understanding of the processes which outcomes and impacts have been achieved and to give advice and suggestions for the requirements and implementation and for future similar project.

4. Program Development Framework (2009-2020)



5. Amount of Budget for 3 Years' Program

We were shown the project contract between Community Agency for Rural Development (CAD) and One Body One Spirit Movement (OBOS)/Caritas Seoul for 3 years' program. However the budget was transferred to CAD by OBOS every year. The total amount of funding for 3 years is US\$ 360,000 which was tranching US\$ 120,000 per year.

6. Methodology for Evaluation

Golden Plain evaluation team had visited the 10 selected project covered villages within the Lutuv region. In Hnaring² village (A), we met village authority and those have representative knowledge or experience about the project. In Hnaring (B), we had conducted Focus Group Discussions (FGDs) for qualitative and quantitative information with targeted beneficiaries and control groups, Key Informant Interviews (KII) using semi-structured interview guides for qualitative information, (C) Individual Household (HH) interviews and visiting interventions areas and carrying out informal discussions about the implemented activities and achievements with semi-structured questionnaire in each village.

The questionnaires included open-ended questions by allowing respondents to express their understanding and opinions in their own terms. Respondents had been asked to participate in with informed consent. For quantitative data, secondary data sources of project implementation were studied. In choosing respondents for FGDs, KII and HH, direct beneficiaries, stakeholders, village leaders and indirect beneficiaries were included by considering the means of collecting relevant information. By the help of village leaders and authority, suitable respondents were chosen. In the FGD 10 participants who have capabilities of sharing information and their opinion were collected in each village. In KII, at least 3 persons those who have representative knowledge or experience about the issues of project. 10 Individual household interviews were conducted according to the number of beneficiaries for the specific activities.

7. Evaluation Schedule

Members of the evaluation team from Golden Plain and the list of visited villages are mentioned as below.

| No. | Name | Date | Village |
|-----|-------------------|---------|--------------|
| 1 | U Phyoo Htet Aung | 28.4.18 | Hnaring |
| 2 | U That Sin Aung | 29.4.18 | Sate |
| | | 30.4.18 | Hriangpi (B) |
| | | 1.5.18 | Khuahrang |
| | | 2.5.18 | Thang-Aw |
| | | 3.5.18 | Tisen (B) |
| | | 4.5.18 | Tisen (A) |
| | | 5.5.18 | Surngen |
| | | 6.5.18 | Sentung |
| | | 7.5.18 | Fantheng |

Summary of the Evaluation of Project Activities

A. Iron-wire-fencing at terracing farms

CAD had provided iron-wire-fencing for farms to 116 households which benefits for 722 villagers. We had visited and evaluated 6 villages, Hnaring, Khuahrang, Fantheng, Sentung, Tisen (A) and Tisen (B). The following table shows the acres of pipe line irrigation and acres of iron-wire-fencing at 10 villages.


| No | Township | Village | Current Household | Current Population | Total Traditional Shifting Farm Acres | CAD-OBOS Program Aid (2015-2017) | | |
|--------------|-----------|--------------|-------------------|--------------------|---------------------------------------|----------------------------------|-----------------------|--------------------|
| | | | | | | Farm acres | Irrigation farm acres | Iron fencing acres |
| 1 | Htantalan | Fanthen | 207 | 1242 | 414 | 51 | 30 | 15 |
| 2 | Htantalan | Sentung | 51 | 299 | 102 | 120 | 0 | 9 |
| 3 | Htantalan | Tisen (B) | 96 | 600 | 192 | 50 | 0 | 8 |
| 4 | Htantalan | Surngen | 160 | 887 | 320 | 60 | 3 | 60 |
| 5 | Htantalan | Tisen (A) | 94 | 470 | 188 | 45 | 9 | 35 |
| 6 | Htantalan | Thang-Aw | 150 | 1015 | 300 | 8 | 8 | 0 |
| 7 | Htantalan | Khauhrang | 248 | 1600 | 496 | 20 | 5 | 5 |
| 8 | Matupi | Hriangpi (B) | 86 | 450 | 172 | 10 | 0 | 3 |
| 9 | Matupi | Sate | 113 | 600 | 226 | 105 | 20 | 5 |
| 10 | Htantalan | Hnaring | 400 | 1500 | 800 | 35 | 20 | 42 |
| Total | | | 1605 | 8663 | 3210 | 514 | 112 | 122 |

Number of Households in Village

| Range of HH | Number of Village | % |
|-------------|-------------------|----|
| 30-50 | 1 | 10 |
| 51-100 | 3 | 30 |
| 101-150 | 2 | 20 |
| 151-200 | 1 | 10 |
| 201-250 | 2 | 20 |
| >250 | 1 | 10 |


In our estimation, there are about 3210 acres of traditional shifting farms in our Lautu (Lutuv) region of CAD Project area. During this (3) years, CAD had developed (514) acres terraces (16.01%) only. Therefore about (83.99%) of shifting farms are in need of substitution with terraces.

In this (514) acres of terraces, only (112) acres (21.8%) are being irrigated with pipes to streams but (122) acres of terraces (23.73%) were already fenced with iron-wire. (72.2%) of terraces are in need irrigation facilities and (76.27%) of terraces are in need of iron-wire fencing.



According to FGDs at 10 villages, there is (1) village with household 30 to 50, (3) villages with 51 to 100, (2) villages with 101 to 150, (1) village with 151 to 200, (2) villages with 201 to 250 household and (1) household with over 250 household. The following table and graph shows the acres of farm with iron wire fencing. According to the household interviews, 30 respondents out of 50 had no farm iron fencing. 6 respondents had 1 acre of farm iron fencing, 5 respondents had 2 acre, 2 respondents had 2.5 acre, 6 respondents had 3 acres and 1 respondent had 4 acres.

| Acres of farms, fenced by Iron | | |
|--------------------------------|-----------------------|---------|
| Acres | Number of respondents | Percent |
| 0 | 30 | 60 |
| 1 | 6 | 12 |
| 2 | 5 | 10 |
| 2.5 | 2 | 4 |
| 3 | 6 | 12 |
| 4 | 1 | 2 |
| Total | 50 | 100 |



Comments from respondents at villages

At Sate village, before iron-wire-fencing support to farmers, farmers told us that jungle wood and wood were used for fencing their farms and it lasted only for a year and could not protect animal to enter into their farms and destroy their crops and vegetables. They said cows used to destroy the farms.


At Hriangpi (B) village, the villagers want to do farming but they have no iron-wire for fencing their farms. The villagers are doing terracing farming and use wood for their paddy farms. They have never received iron wire for fencing from any organization.

However, Surngen village had received iron-wire fencing from CAD organization and had increased yields from their farms. At Fantheng village, not only farmers who received iron-wire from CAD for their farms benefits but also owners of cows also had reduced workload and problems between the farmers and animal owners. To add, village authorities also reported us that conflict between farmers and animal owners is no more existent to be solved. The owners of farms fenced with iron-wire, answered us that they had yielded not only higher volumes of agricultural products for their consumption but also they have higher income from selling their products too.

B. Pipe-line Irrigation for Farming

CAD had provided pipe irrigation facilities (see above pictures) for terracing farms and low-land farms to 11 households. 80 villagers had benefited, the 2 villages Haraing and Khuahrang had been visited and evaluated by our team.

| Acres of Pipe Irrigated Farms | | |
|-------------------------------|-----------------------|---------|
| Acre | Number of respondents | Percent |
| 0 | 31 | 62 |
| 0.33 | 1 | 2 |
| 0.5 | 1 | 2 |
| 1 | 8 | 16 |
| 1.5 | 4 | 8 |
| 2 | 1 | 2 |
| 3 | 4 | 8 |
| Total | 50 | 100 |



| Water Availability for Farms | | |
|------------------------------|-------------------|----|
| Description | Number of village | % |
| Yes | 4 | 40 |
| No | 4 | 40 |
| Yes some | 2 | 20 |

According to 50 respondents of the household interviews, 31 respondents had no pipe irrigation farms. 1 respondents had 0.33 acre of pipe irrigation farm, another 1 respondent had 0.5 acre, 8 respondents had 1acre, 4 respondents had 1.5 acres, 1 respondent had 2 acre and 4 respondents had 3 acres. The answers for water available at farms from 4 respondents is yes, from another 4 respondents is no and from 2 respondents is yes some. According to the FGDs at 10 villages, 9 villages had mentioned that their income has been increased and they have higher food security. There are 36 terracing farm owners out of 50 respondents, 19 farms out of 36 farms have pipe irrigation and 20 farms out of 36 farms have iron wire fencing.

Irrigation acres * terracing farm acres * farm iron fencing acres Crosstabulation

| Acres of farms, fenced by iron-wire | | | Terracing farm acres | | | | | | | |
|-------------------------------------|-----------------|--------------|----------------------|-----|---|-----|---|-----|---|----|
| | | | 0 | 0.5 | 1 | 1.5 | 2 | 2.5 | 3 | 4 |
| Yes | Irrigated acres | 0 | 1 | 0 | 2 | | 4 | | 3 | 0 |
| | | 0.33 | 0 | 0 | 1 | | 0 | | 0 | 0 |
| | | 0.5 | 0 | 1 | 0 | | 0 | | 0 | 0 |
| | | 1 | 0 | 0 | 0 | | 0 | | 2 | 1 |
| | | 1.5 | 0 | 0 | 0 | | 0 | | 2 | 0 |
| | | 2 | 0 | 0 | 0 | | 0 | | 1 | 0 |
| | | 3 | 0 | 0 | 0 | | 0 | | 2 | 0 |
| | | Total | | 1 | 1 | 3 | | 4 | | 10 |
| No | Irrigated acres | 0 | 11 | 1 | 2 | 2 | 2 | 1 | 2 | |
| | | 1 | 0 | 0 | 1 | 1 | 1 | 0 | 2 | |
| | | 1.5 | 1 | 0 | 0 | 1 | 0 | 0 | 0 | |
| | | 3 | 1 | 0 | 0 | 0 | 0 | 0 | 1 | |
| | | Total | | 13 | 1 | 3 | 4 | 3 | 1 | 5 |


Fantheng village – Before the project, they had to use drain but water is lost on the way, sinking into the soil. Now they have sufficient water because CAD had provided pipe lines. Before using pipe lines the paddy yield was 30 baskets per acre, now the yield increase to 100 baskets per acre. Before pipe-line irrigation, farmers had to use bamboo as pipe line, after pipe line irrigation support there is enough water for the whole season.

C. Early Child Care Development (ECCD)


CAD had provided food and teaching aids to nurseries for their better education and had covered 7 villages for 312 households and 316 beneficiaries. The 7 villages are Hnaring, Khuahrang, Fantheng, Sentung, Surngen, Hriangpi (B) and Thang-Aw that we had visited and evaluated the project.

| Under five year's old children in school Percentage | | |
|---|-------------------|-------------------------------|
| % | Number of village | Percent for number of village |
| 0 | 1 | 10 |
| 50 | 1 | 10 |
| 70 | 2 | 20 |
| 100 | 6 | 60 |

| Number of children in Early Child Care Center | | | |
|---|------------|------------|------------|
| Village | Male | Female | Total |
| Fanthen | 25 | 35 | 60 |
| Sentung | 18 | 15 | 33 |
| Surngen | 22 | 32 | 54 |
| Tisen (A) | 0 | 0 | 0 |
| Tisen (B) | 6 | 11 | 17 |
| Thang-Aw | 30 | 40 | 70 |
| Khuahrang | 26 | 30 | 56 |
| Hriangpi (B) | 20 | 12 | 32 |
| Sate | 0 | 0 | 0 |
| Hnaring | 22 | 24 | 46 |
| Total Number | 144 | 164 | 308 |



As of FGDs in 10 villages, the percentage of under five children in school is shown as above table. At 6 villages the percent of children in center is 100 percent. 70% in 2 villages, 50% in 1 village and nill in 1 village.



The above table and graph shows the number of children in child-care center at 10 villages. As of individual household interviews, out of 50 respondents, 30 children regularly attended the center. 28 of them are happy at center and 23 liked food and 27 learn more.

D. Tailoring Training Center for Women

CAD had set up a Vocational Training Center in Hnaring village in 2016. In this center, CAD had opened a basic tailoring training program which lasted 3 months per course and (10) girls per course without any charges. In (2) years, there are 72 numbers of girls attended this course.

(72) numbers of girls said they never had such kind of vocational skill opportunity in their region till 2015. Furthermore, they said those who have money, went to Hakha city and attended tailoring training with high training fees which is about Ks. 500,000.

Individual survey was done with (4) numbers of girls who completed the tailoring course from CAD center. Out of 4, 2 respondents told us that they have been earning income from their tailoring skill, acquired by CAD, sewing clothes in their village and the rest (2) girls told us that as they could not buy the sewing machine, they do not have any earning income from their skill.

However, they all agreed that after completing the training, they have higher self-confidence because they said they learnt not only tailoring skills but also other trainings such as first-aid, community service and team building.




Comments from Trainees to CAD Center


They told us that it would be great if CAD can freely give tailoring machine to all trainees in its vocational training center. Otherwise, some poor girls, could not buy the machine and they could not make any self-income or self-employment from their skills, equipped by CAD organization.

E. Diploma Education Progra

In the inception of the course, we named “Diploma Course on Distant or Correspondent Religious Studies”. Whereas, during our first and second JEI educational forum, our subject courses are mostly related to Catholic theology without having any religion subjects. Therefore our scholars strongly recommended us to change the course name to “Catholic Theological Studies”. Finally, we named “Diploma Course on Distant Catholic Theological Studies”.




| No | Categories | Course ID | Subjects |
|----|---------------------|-----------|-------------------------------|
| 1 | Systematic Theology | ThC002 | Catechism of Catholic Church |
| | | ThH001 | Holy Spirit |
| | | ThM003 | Mariology |
| 2 | Church Documents | CD001 | Laudato Si (Papal Encyclical) |
| 3 | Pastoral Subject | ThCL001 | Canon Law (Laity) |
| 4 | Church History | CH001 | Middle Age Church |
| 5 | Biblical Theology | ThH001 | Old Testament Commentary |
| | | ThC002 | New Testament Commentary |



F. Media Publication

CAD had published a monthly journal, known as Gloria News Journal which is registered as a newspaper under the Union of Republic Of Myanmar. In this paper, there are (6) types of information to the readership audience. This journal is published in Myanmar official language (Burmese). Our montly production number is 3000 copies which are distributed around the country. The aim of this journal publication is to educate our local people about laws and make them heard their voices by authorities, update them latest political, economy, social and global affairs. In this journal, the below columns are set up.

1. Global Catholic News
2. Local Socio-political News
3. Legal Education
4. English News (News in English)
5. Catholic Teachings (Moral, Social and Dogma)
6. Access to Information
7. Overall Satisfaction



G. First-Aid training for Quacks

CAD had conducted First-aid training for quacks in Hnaring. FGDs respondents mentioned that there are 44 trainees and they all reported us that they applied what they learn from CAD.

All respondents answered us that the first-aid health training is first ever given to their region in their lives by CAD organization only. They said no health department and no international organization gave them this kind of training in their lives. Therefore (100%) of 46 respondents said they feel safer for their personal health-care by receiving this training from CAD.



1. Goal of The Project

- To preserve life
- To prevent from worsening of the condition
- To promote recovery
- To prepare for medical help

2. Voice of Trainees

- Mrs. Sui Ki, one of participants said she never had access to this first aid training in her life. She said there are lots of motorcycle accidents in my village and she saw bleeding people but there was no person who make first aid assistance to such victim because 100% local people have no access to this kind training. From the training, she said she is happy that she comes to know how to make bandaging and her most interesting topic is about Basic Life Support.

- Mr. Cung Doi Thang also told us that after attending this training, he has full confidence that as he is a traveler by motorcycle, he can help others who have accidents on his way and he can cure his wounds. To add, on 11th December 2017, his dog had injury at its right leg and he practiced what he learnt from the training bandaging his dog with ointment and its leg was already recovered.

- Mr. Tin Za Aung, who is a car driver and trainee, also shared us that this project is the first time of learning for him in his life and as a driver, he said while he is driving, at times, he took bath in a river. He said out of 23 topics, the most important thing for him is about Basic Life Support.

H. Livestock for Women-Headed Families


CAD had freely distributed livestock (pig, cows) to widow women who headed their families for their self-income generation and their food-security in our project areas. As of individual household interviews, 6 household out of 50 respondents are women headed. As of FGDs at (10) villages, the following table shows the number of villages for each women headed household ranges. 2 villages have less than 10 women household. 2 village each have household ranges between 11 to 20 and 41 to 50. (3) villages have ranges between 21 to 30 households and 1 village have 41 to 50.

We have met (50) numbers of women who received this project. According to them, CAD helped them set up Agape Women Groups¹ as Self-help Group, in villages. They said there were about 93 groups from 2010 to 2015. They said that they learnt leadership, team building, basic project management and accounting and they got assistance of livestock and cash fund from CAD.

However most of respondents (55%) said that they are successful to the ambition that CAD has for them. Some of reasons for their failure are as follows;

- a. We are illiterate.
- b. As we are illiterate, we cannot manage our group and our fund.
- c. Every year, animal disease is occurred and all our livestock (especially chicken, cows and pigs are died).
- d. No veterinary service is available in our region.
- e. Some of our member's husbands interfered our group activities.
- f. We do not follow policies and directions which we made with the help of CAD.
- g. We lost our group fund because some of our members, who are migrated to other regions and other countries, did not handover our accounts and fund.

Finally, they evaluated themselves that although our groups are not successful in this movement, we learnt from CAD that we don't want our daughters like us to be illiterate and we are determined to encourage and support our daughters' education so that they can improve their livelihood with literacy. However, we still hear from communities that many active Agape Women Groups are existent and functioning well in many villages.



| Women headed House hold | | |
|-------------------------|-------------------|----|
| HH Number | Number of village | % |
| <10 | 2 | 20 |
| 20-Nov | 2 | 20 |
| 21-30 | 3 | 30 |
| 31-40 | 1 | 10 |
| 41-50 | 2 | 20 |

I. Democracy and Good Governance in communities

CAD had given democracy and good governance training to community leaders and influential persons in Hnaring village. The training was given by CAD founding director; Joseph Win Hlaing Oo.

Democracy cannot flourish in the absence of good governance. The pre-condition for good governance is effective democratic institutions for democratizing the society. Improvement of the living standard of people cannot happen where people cannot participate in governance, human rights are not respected, information does not flow, and civil society and the judiciary are weak. Nine criteria of to be referred as the Nine I’s of good governance or Nine ‘I’ model of good governance. In the absence of these Nine I’s good governance in Bangladesh like any other country will be a far cry. These components constitute the foundations of modern democracy and create the underpinning to establish free economy and spur domestic and foreign investment, specially the potential investment of the Non Resident Bangladeshis (NRB’s) particularly in the case of Bangladesh.

It is not true that only elections lead to a democracy. Democracy should be home work (Manifesto) of the political parties where they ought to outline their ideas and concept of democracy they want to offer to the citizens in lieu of their votes. The political parties should make it vividly transparent as to how and when they will apply their policies for establishing a democratic society ensuring parity, rule of law, equitable distribution of wealth, social justice, freedom of speech and thought if voted to power.

The political philosophy and the commitment of the political parties should be expressed in the form of party manifesto much ahead of elections for empowering the voters so that they can make good governance may be used to determine whether any country qualifies to have good governance are:

1. INDEPENDENT AND NON PARTISAN ELECTION COMMISSION
2. INDEPENDENT JUDICIARY AND THE RULE OF LAW
3. INDEPENDENT MEDIA AND FREEDOM OF SPEECH
4. INDEPENDENT ANTI-CORRUPTION COMMISSION
5. INVESTING IN THE PEOPLE
6. INDEPENDENT AND EFFECTIVE PARLIAMENT
7. INDEPENDENT HUMAN RIGHTS COMMISSION
8. INDEPENDENT OMBUDSMAN SYSTEM
9. INVESTMENT FRIENDLY GOVERNMENT


All the participants responded us that before attending this training, they did not know about good governance and they did not the importance of their participation in democracy too. However after attending the training, their knowledge on democracy and good governance was improved from 10% to 70% and they confessed us that they need more trainings and inputs and practices.

J. Car Road Construction

We support the development of the rural transportation sector in the Chin state through the construction of car road to connect remote villages to other villages. Before our project the villagers had to walk for many hours and some time days to get to the closest market and they also had to carry the food or goods on their

backs. Now they can get to the market or to other villages by car or motorbike – this means less time, less energy and more family income. In addition to many economic and social advantages, such as more interaction between people, we achieved another important result: after the implementation of the road the Thang Aw village can get an emergency car to get faster to the hospital. Out of 10 respondents of FDGs, 8 mentioned that the road is good enough and maintenance plan exist. Out of 50 respondents from individual household interviews 39 answered that the road is good for trading, 18 answered it is good for economic interaction and 41 answered better movement.

All people from 13 villages, agreed in pride that CAD has successfully developed car road construction in their Lutuv (Lautu region) and today, they are proudly freed from walking transportation situation to vehical traveling transportation standard. They told us that unless CAD is existent for their region with financial support of OBOS, they would be still antique and in the lest and remotest undeveloped communities in Myanmar.




K. Community Drinking Water

In our Chin state, there are no tube-wells nor artesian-wells nor any other wells for supplying water for washing or drinking. Therefore, all villagers find difficulty for drinking water. All throughout the Chin state, the Chins use the ancient and primitive method of bringing the water supply over long distances by means of bamboo-pipes. It is a rather clumsy and unhygienic method, and often at the mercy of the cows, buffaloes and wild animals roaming the area.

They, no doubt, have some ideas of bringing in their water using GI pipes, but the whole process is too costly and far above their slender means. A thing they cannot dream of setting up just relying on our own meager funds and resources.

CAD had assisted (9) villages, reaching out (1539) numbers of households with (9234) beneficiaries. When we decided to support the request of communities for their drinking water and other purpose, we have our own expected outcomes as follows too.

| Project Expected Outcomes | Before CAD Project (%) | After CAD Project (%) |
|-------------------------------|------------------------|-----------------------|
| Water Sufficiency | 10 | 90 |
| Vegetables at Homegardernings | 5 | 90 |
| Personal Hygiene | 34 | 85 |
| Animal Consumption | 30 | 80 |
| Water Fetching Time | 100 | 10 |



| No | Village | Household | Home gardening (HH) | % of Improvement after CAD Project |
|----|--------------|-----------|---------------------|------------------------------------|
| 1 | Fanthenng | 207 | 207 | 100 |
| 2 | Sentung | 57 | 51 | 89 |
| 3 | Surngen | 160 | 160 | 100 |
| 4 | Tisen (A) | 97 | 97 | 100 |
| 5 | Tisen (B) | 32 | 22 | 68 |
| 6 | Thang Aw | 154 | 154 | 100 |
| 7 | Khanhrang | 248 | 200 | 80 |
| 8 | Hraingpi (B) | 86 | 86 | 100 |
| 9 | Sate | 105 | 105 | 100 |
| 10 | Hnaring | 393 | 0 | 0 |

L. Solar Energy Lighting System to Students

A reliable energy source is an essential component of any modern human society, yet roughly 23% of the world's population is currently experiencing energy poverty. electrical energy is the most desirable form of energy because it is very easy to transform into types of energy that are useful to our lives. The lack of electricity raises a list of negative effects that dramatically limit a community's potential rate of growth, as well as its residents' basic quality of life.

In CAD Project area, local people told us that they have (3) types of energy sources such as



- a. Solar Energy
- b. Mini-Hydro Electricity
- c. Others (oil lamp, candles, pinewood)

Out of (3) alternative sources of energy, 64 % respondents use Solar renewable energy, 22% of respondents use Mini-Hydro Electricity and 14% of respondents use other sources (such as oil lamps, candles and pinewood).

Prior to the introduction of electrical lighting, villagers used oil lamps or candles or pinewood. Without proper fire prevention knowledge and fire suppression equipment in place, these lighting materials can be dangerous. In addition, these materials are not constructive to the environment and they cost higher to families too. Worse to add, their lighting power is very low and dim so much that students cannot see their lessons clearly and cannot study long time as they wish.

However solar energy lighting system solves most of the problems such as, fire breakingout, low lighting force and dim, costs and depletion of pinewood too. Therefore students can study their lessons under the light of solar energy. Basing on this experience, CAD has supported village based night study center for students.

After assistance of solar lighting system to villages for students' night study, parents and students told us that student numbers of examination pass is highly increased from 66% to 70% as below graphic view.



| Lighting Source | Number | Percentage |
|------------------------|--------|------------|
| Solar Energy | 32 | 64 |
| Mini-Hydro Electricity | 11 | 22 |
| Other | 7 | 14 |

| No | Village | Household | Solar HH | % |
|----|--------------|-----------|----------|----|
| 1 | Fantheng | 207 | 90 | 43 |
| 2 | Sentung | 57 | 3 | 5 |
| 3 | Surbgen | 160 | 50 | 31 |
| 4 | Tisen (A) | 97 | 20 | 20 |
| 5 | Tisen (B) | 32 | 5 | 15 |
| 6 | Thang Aw | 154 | 60 | 38 |
| 7 | Khanhrang | 248 | 10 | 4 |
| 8 | Hraingpi (B) | 86 | 10 | 11 |
| 9 | Sate | 105 | 30 | 28 |
| 10 | Hnaring | 393 | 50 | 12 |

M. Access to Affordable Medicine

CAD Project area of Lautu (Lutuv) region is located at 79 kilometers from the nearest city of Than Tlang city and 15 kilometers from Rezua small town. There is no hospital in the region and public health service is almost non-existent at all. Although there is State rural health center, no medicine and appointed health assistant does not reside in the village. Therefore access to medicine is very rare for the local people whereas medicines available at private shops are very few and prices are very high too.

Therefore CAD had sold medicines with low prices to the local people and the vicinity villages. Most of main buyers are traditional quacks who responded us that before CAD pharmacy, they went to Hakha (which is located at about 100 kilometers from Hnaring village) to buy medicines. On their way they spent about US\$ 200 for mortorbike hiring fees taking (2) days and high prices of medicines. High prices of medicines in the shop make sick people more difficult to get medical treatment from quacks too.

Therefore those quacks responded us that they can get medicines in CAD within an hour trip without any big travelling costs and medicine is also available at CAD office in debt. CAD staffs also reported us that people who bought medicines from CAD office in debt, returned money to CAD office within a month and no one is remained as debtors too.

Finally quacks who use CAD medicines, responded us that a significant difference between shoppers and CAD office in selling medicines is service and assurance quality. Shoppers in villages, just sell medicines without checking an expired dated medicines and an expired medicines cannot be returned to them.

However CAD sells only non-expired medicines and buyers can exchange or return any medicine if they mistakenly buy them or if they are expired ones.

9. Recommendation to CAD

We would like to give the following recommendations to CAD for its future program.

1. CAD should continue supporting Iron Wire Fencing for farmers' terraces in this region.
2. CAD should continue supporting pipe irrigation facilities for farmers' terraces.

3. CAD should continue Early Childcare development supports to existing nursery centers.
4. CAD should continue current Women Tailoring Training program.
5. CAD should expand new project area beyond Lautu (Lutuv) region because we learnt that villages in Matupi township are in need of community development programs that CAD has been doing in Lutuv region.
6. CAD should replicate its current development model to new project areas because we believe this current model is the most effective engine for holistic development of communities.
7. CAD should provide training on food processing and food preservation technology to farmers.
8. CAD should provide veterinary training to local people.
9. CAD should open agricultural engineering school for local farmers for capacity development of farmers.
10. During these 3 years' program, we did not see any cooperation between CAD and regional government departments. It might be possible that CAD does not need it. It is however advisable for CAD to improve higher cooperation with different departments from government too.

10. Recommendation to OBOS

1. Chin State is the only and most peaceful region in Myanmar and in the world too. As the project area is peaceful region, all money invested by OBOS via CAD in Chin communities development, have sustainability and is making amazing sustainable impacts on project beneficiaries too.
2. OBOS should continue its stable financial support to program proposal of CAD for development programs in Myanmar.
3. We learn from CAD that OBOS has started financial support to CAD since 2009 till coming years. Golden Plain is surprised to see long time financial commitment and stable financial support of OBOS to CAD because we never hear a donor is committed (10) years' funding to any NGO in Myanmar except OBOS.

11. Conclusion

The community development in remote villages in Chin state, carried out by Community Agency for Rural Development (CAD) from 2015 January to 2017 December was being evaluated by Golden Plains from May to June with 2 two members. The survey team implemented the survey by preparing the information and data systemically and meeting with the people directly involved in this project, the people who were aware of this project and the actual impact of the funding carried out. It was found that the following project activities under “Comprehensive Rural Integrated Development (CRID) Program had been implemented.

- (a) Farm iron fencing
- (b) Pipe irrigation support for farms
- (c) Early Childcare Development
- (d) Tailoring training for women
- (e) Diploma Education
- (f) Media Publication
- (g) First aid training for quacks
- (h) Livestock for Women Headed Families
- (i) Democracy, leadership and Human right training
- (j) Rural transport sector for economic interactions better movement
- (k) Sufficient and Hygienic Drinking Water for Communities
- (l) Solar Energy lighting system to students
- (m) Access to Affordable Medicine

We have a strong acknowledgement that this funded program has created very ample positive impact on the lives of targeted communities in Lautu region in Thangtlang township, Matupi township, in Chin state, Myanmar. In conclusion, we are truly impressed to hear the voice of communities who told us they get support for their better lives by OBOS and we are deeply impressed with the big impact of CRID program carried out by CAD with sustainable financial support of OBOS.

Yangon Head-Office



U Joseph Win Hlaing Oo



Daw Nang Seing



U Aung Kyaw Oo



Daw Naw Naw Shio



Daw Shwe Ni Ling



U Phyo Win Htay



U Aye Min Thu

Hakha Sub-Office



U Hrang Cung



Daw Rosaly



Daw Mercy Lily



U Van Za Bawi

Hnaring Sub-Office



U Uk Thang



U Za Mang



U Van Za Thang



Daw Iaing Tling Par



Daw Sui Ki



U Michael
Thawng Lian Thang



COMMUNITY AGENCY FOR RURAL DEVELOPMENT

လူ ထု အ ကျိုး ဆောင် ကျေး လက် ဖွံ့ ဖြိုး ရေး အဖွဲ့



<https://www.linkedin.com/in/cad-myanmar>

www.cadmm.org



<https://www.facebook.com/CADMyanmar>

https://twitter.com/CAD_Myanmar



Room (705), (7) floor, Kantharyar Plaza,
Kannar Road, Kyeemyindaing Township, 11101,

09 427414251, 01-9317163, 09 5040477



Yangon, Myanmar.